

အေဝိဂ္ဂေဝိဂ္ဂါ

AWIG-AWIG

ဒေသစည်းစည်းကမ်း

DESA PAKRAMAN MUNDUK BESTALA



ဒေသစည်းစည်းကမ်း

DESA MUNDUK BESTALA

ကလေးစာရင်းကိရိယာ

KECAMATAN SERIRIT

နယ်နိမိတ်

KABUPATEN BULELENG

အေဝိဂ္ဂေဝိဂ္ဂ

AWIG-AWIG

၇၁၁၈ ပဏ္ဍိတမုန္ဒုကေတု

DESA PAKRAMAN MUNDUK BESTALA



၇၁၁၈ ပဏ္ဍိတမုန္ဒုကေတု

DESA MUNDUK BESTALA

၁၁၁၈ ပဏ္ဍိတမုန္ဒုကေတု

KECAMATAN SERIRIT

၁၁၁၈ ပဏ္ဍိတမုန္ဒုကေတု

KABUPATEN BULELENG

ပိသင်္ဂါယနာသမ္မုတိ

PIDANGING MAKA HANTANG

အဝိဇ္ဇာဝိညာဏ ပဏာသုက္ခိယသမ္မုတိ

AWIG-AWIG DESA PAKRAMAN MUNDUK BESTALA

မုရုဿိဗ္ဗာ

MURDHA-CITTA

ပြဗဇသမ္မုတိ

PRATHAMAS SARGAH

ဟောသုက္ခိယိယာဉာဏ

ARAN LAN WAWIDANGAN DESA

ဒွိတိယသမ္မုတိ

DWITTYAS SARGAH

ပတိတိသမ္မုတိ

PATTIS LAN PAMIKUKUH

တိတိယသမ္မုတိ

TRITTYAS SARGAH

သုက္ခိယာဟာယသမ္မုတိ

SUKERTHA TATA PAKRAMAN

ပဏ္ဍိတိယာဟာယသမ္မုတိ

Palet 1 Indik Kraena

ပဏ္ဍိတိယာဟာယသမ္မုတိ

Palet 2 Indik Prajara

ပဏ္ဍိတိယာဟာယသမ္မုတိ

Palet 3 Indik Kulkul

ပဏ္ဍိတိယာဟာယသမ္မုတိ

Palet 4 Indik Parmanan

ပဏ္ဍိတိယာဟာယသမ္မုတိ

Palet 5 Indik Oruwon Desa

စတုရမ္ပက

CATURTHAS SARGAH

မဉ္ဇူပါ ၁၂၁ မဟာဗျူဟာ

Palet 6 Panyanggras Banjar

မဉ္ဇူပါ ၁၂၂ မဟာဗျူဟာ

SUKERTHA TATA AGAMA

မဉ္ဇူပါ ၁၂၃ မဟာဗျူဟာ

Palet 1 Indik Dewa Yadya

မဉ္ဇူပါ ၁၂၄ မဟာဗျူဟာ

Palet 2 Indik Rai Yadya

မဉ္ဇူပါ ၁၂၅ မဟာဗျူဟာ

Palet 3 Indik Pura Yadya

မဉ္ဇူပါ ၁၂၆ မဟာဗျူဟာ

Palet 4 Indik Manusa Yadya

မဉ္ဇူပါ ၁၂၇ မဟာဗျူဟာ

Palet 5 Indik Bhuta Yadya

ပဉ္စမ္ပက

PANCAMAS SARGAH

မဉ္ဇူပါ ၁၂၈ မဟာဗျူဟာ

SUKERTHA TATA PAWONGAN

မဉ္ဇူပါ ၁၂၉ မဟာဗျူဟာ

Palet 1 Indik Pawonghan

မဉ္ဇူပါ ၁၃၀ မဟာဗျူဟာ

Palet 2 Indik Nyaplan

မဉ္ဇူပါ ၁၃၁ မဟာဗျူဟာ

Palet 3 Indik Sentima

မဃမ္ဘိက

SASTHAS SARGAH

မဃမ္ဘိကမိစ္ဆိန္ဒြိယ

Palet 4 Indik Wacisan

မဃမ္ဘိကမဃမ္ဘိက

SUKERTHA TATA PALEMALIAN

မဃမ္ဘိကမိစ္ဆိန္ဒြိယ

Palet 1 Indik Bluya

မဃမ္ဘိကမိစ္ဆိန္ဒြိယမဃမ္ဘိက

Palet 2 Indik Karang, Tegat, Carik

မဃမ္ဘိကမိစ္ဆိန္ဒြိယမဃမ္ဘိက

Palet 3 Indik Paguyonan

မဃမ္ဘိကမိစ္ဆိန္ဒြိယမဃမ္ဘိက

Palet 4 Indik Wawangunan

မဃမ္ဘိကမိစ္ဆိန္ဒြိယမဃမ္ဘိက

Palet 5 Indik Wawangunan

မဃမ္ဘိက

SAPTAMAS SARGAH

မဃမ္ဘိကမိစ္ဆိန္ဒြိယ

WICARA LAN PAMINDANDA

မဃမ္ဘိကမိစ္ဆိန္ဒြိယ

Palet 1 Indik Wicara

မဃမ္ဘိကမိစ္ဆိန္ဒြိယ

Palet 2 Indik Pamidanda

မဃမ္ဘိက

ASTAMAS SARGAH

မဃမ္ဘိကမိစ္ဆိန္ဒြိယ

NGUWAS-NGUWUHN A WTO-A WTI

सुभाषित

NAWAMAS SARGAH

अथ

SAMAPTA

မုရ္ဗိတ္တ

MURDHA-CITTA

ဦးမင်းလွင်လွင်

Om Awighnam Astu Nama Siddham

ဗဟုကုသောနိဗ္ဗာန်သမာဓိသမာဓိသမာဓိသမာဓိသမာဓိ

Malapm isikng anung karta waranugraha Ida Sanghyang Widhi Wasa
 ကာကုသောနိဗ္ဗာန်သမာဓိသမာဓိသမာဓိသမာဓိသမာဓိ
 ngawentemang kahuripat Sakala Nakala ring Bhuwana Agung lan
 သမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ
 Bhuwana Alit. Manut itrena, desane wantah pawakan pasayuban krama
 နမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ
 desa rawahing kulawarga pawangantia. Desane kraggchang Bhuwana
 သမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ

Agung pawangantia seang-seang pinaka Bhuwana Alit.

နမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ

Sotaning Bhuwana Agung, desane wantah pawakan Bhuwana manup
 ကဗျာသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ

jangkep saha Tri Hita Karana lawice

ဟာ သမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ

ha. Padyangan, ulunawing kahyangan, pangawian desa genah ngarcana

သမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိသမာဓိ

Ida Sanghyang Perama Wisca maka pwasanan desane

ca. Pakraman, tanah kakawuhan desa sinanggah stula caritaning desane

ca. Pakraman, tanah kakawuhan desa sinanggah stula caritaning desane

ca. Pakraman, tanah kakawuhan desa sinanggah stula caritaning desane

ca. Pakraman, tanah kakawuhan desa sinanggah stula caritaning desane

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Mawanan desane sida mojah maprawati.

Om Santi, Santi, Santi Om

Om Santi, Santi, Santi Om

PRATHAMAS SARGAH

ADAN LAN WAWIDYANIAN DESA

References

- (1) Desa Pakraman patiki mawasta Desa Pakraman Mandak Bostala

- (2) Jelas kuku yang mengandung material organik berair

Na. Sisil watan Kengin Dina Pakraman Banyuwangi

na. Hini Kulon/ Kauh Desa Pakraman Bentala lan Mayang

ca. Sisi Kidul / Kora Desa Palurman Gunung Sari

ra. Siti Lestari Kalsid : Dena Pakhruman Batujar

- (1) Desa Pakraman puniki kawengkon antuk Kalih Banjar Pakraman: 1st

Inggris dalam Tempelan – Tempelan lain

ha. Banjar Pakraman Sekar Kapuh dados Petang Tempuk.

אחד ואנשי שר אחד

1. Tempok 1

ཐུགས་ཀྱི་ལྷ་མོ། ཐུགས་

2. Tempok II

2007年7月1日

3. Tempok III

၁၈၇၅ ခုနှစ်

4. Tempok IV

ឧបករណ៍បង្កប់នូវព័ត៌មានប្រឆាំងនឹងការរំលោភបំពាន

da. Banjar Pakruenan Sari Kapah dadot Petang Tempek :

[illegible]

1. Tempat : ...

၁၈၇၆ ခုနှစ်

2. Tempek VI

החזון האמיתי והעתידי

3. Tempok VII

אברהם שרעביץ

4. Tempok VIII

သို့တရား

DWITYAS SARGAH

ပတ်တိယနာမနာ

PATTIS LAN PAMIKUKUH

ဟဟဟဟ

Part 2

၁၁၇ ပတ်တိယနာမနာဟဟဟဟ

(1) Lowit Pattis Desa Pakraman Munduk Bestala :

ဟဟဟဟဟဟဟဟဟဟဟဟ

ha. Mikukuhin uswah ngrajegang Sanghyang Agama

ဟဟဟဟဟဟဟဟဟဟဟဟ

na. Ngrajegang tita prawertuning. Magana Hindu.

ဟဟဟဟဟဟဟဟဟဟဟဟ

ca. Ngrajegang kenukutan desa, tita prawongantia Saktula lan Niskala

ဟဟဟဟ

Part 3

၁၁၈ ဟဟဟဟဟဟဟဟဟဟဟဟ

(1) Desa Pakraman Munduk Bestala ngamanggehing pamikukuh mihakali

၁၈၅ မဟာဥပနိသ

ba. Pancasila

၁၈၆ ဥပသေသနာသမ္မတ

ca. Undang-undang Dasar 1945

၁၈၇ မဟာဥပနိသမဟာဥပနိသ

ca. Parwara Guru Wisnu tane kamanggahang

၁၈၈ ဤမဟာဥပနိသမဟာဥပနိသ

ca. Tri Hita Karma manat Sada Cara Agama Hindu

ဒိတိယာဇာနိ

TRITIYAS SARGAJ

မဟာဥပနိသမဟာဥပနိသ

SUKERTHA TATA PAKRAMAN

မဟာဥပနိသ

Part 1

ဒိတိယာဇာနိ

Indik Karma

မဟာဥပနိသ

Part 4

၃၃။ မဟာသောတာပန်သမ္မာသမ္ဗုဒ္ဓဘုရား၏ နိဗ္ဗာန်သို့ ရောက်ခဲ့သော မဟာသမ္ဗုဒ္ဓ

(၁) Sane kabawin Krana Desa inggih punika : kulawarga sane magama

ဟိန္ဒူမထေဟောကျသ်၊ ကလိဠိဟိန္ဒူဘုံသောတိဋ္ဌိဟောသုန္နိဋ္ဌိ၊

Hinda sampun marahan, ngalinggihin kawang desa inggihan nenten.

မဟာကွဲမဲ့သောကျာ်တို့က။

Saha nyangtung Kabayangan Tiga.

၃၄။ မဟာက နိဗ္ဗာန်သို့ ရောက်သော မဟာသောတာပန်သမ္ဗုဒ္ဓဘုရား၏ နိဗ္ဗာန်သို့

(၂) Sebaba punika unanggeh Tamia, sane kabineyang dados kalih inggih

ဟိန္ဒူသောတိဋ္ဌိသော မဟာသမ္ဗုဒ္ဓဘုရား၏ နိဗ္ဗာန်သို့ ရောက်သော မဟိန္ဒူ

punika Krana Tamia sane magama Hindu miwah wotan Hindu.

ဟဟာမျိုး၁၁

Page 3

ဗုဒ္ဓဘုရား၏ ဗုဒ္ဓသမ္မာသမ္ဗုဒ္ဓဘုရား၏

Krama Desa Pakraman Mundak Bistula wutah Kathan

ဟဟာမျိုး၁၂

Page 4

၃၅။ ကလိဠိသောတာပန်သမ္ဗုဒ္ဓဘုရား

(၁) Ngawit dados krana desa :

၁၇။ မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

ka. Sangkuning Wad Desa sampun marabian.

၁၈။ မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

na. Sangkuning Ngarech Pangupa Jiwa jenek malinggih ring Desa

မဟာသန္တရာဇ်၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

Saha makta Tikita saking Ketabi.

၁၉။ မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

(2) Panemaya inden makema desa :

၁၇။ မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

ka. Sangkuning Pawwahon sasampun Mawidhi Widhana naja

မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

Sangkepan Desa.

၁၈။ မဉ္ဇူ၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

na. Sangkuning ngarech Pangupa Jiwa ngawit saking ngaturang

ဇာတ်၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

Tikita saking Ketabi, masugket Duang Sangkepan sar sampun

ဆုံးမသော ဇာတ်၏ ဂါထာတစ်ပုဒ်ကဏ္ဍာရီ။

Nau Pananjung Batu akabayan mamu Pataram.

ဟဟဟဟဟ

Part 7

ဟဟဟဟဟဟဟဟဟဟဟ

Tategenan Krama Desa Pakraman

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

- (1) Sahanan Krama Desa keni Tategenan (Paturunan, Papeson
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
Lan Ayahan)

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

- (2) Krama Balu inggih punika kulawarga ngarep silih sinunggil rabi
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

Utawi istrine lina kabaos nyapian hair :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Balu Lanang keni Paturunan, miwah Papeson Apah Kalih.

ဟဟဟဟဟဟဟဟဟဟဟ

Ayahan Luput.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Balu Istri Luput Manuk.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ca. Panyada keni Papeson lina Paturunan

၃၃။ ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

1. Panyada sone karnan Okane Lintang keni Papeson.

ဟောဂန္ထာစာဂဏနိခိယိကမာဓိ။

Paturanan Apah Kalib tur Luput Ayahan.

၃၄။ ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

2. Panyada sone maduwe Oka lani keni Papeson mawah

ဟောဂန္ထာစာဂဏနိခိယိကမာဓိ။

Paturanan Apatapuan tur Luput Ayahan.

၃၅။ ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

၀၁။ Kuma Desa Pakraman Munduk Bestale kadadewang :

ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

ha. Mapuangkid utawi tan tiban ngayah rihala : Singkan, Manperan.

ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

Nongosin Anak Singkan, Mamula, Mayadnya, Ngawangun.

ဗီဇဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

mawah Kaluan, ranging polih Dauh wantah Apisan sapawang

ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

wentun kabebasan saking Prapura.

၃၆။ ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

na. Nyada mapinget Ngunadewang Ayah risangpa mayasa Nona

ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ၊

Dasa Lima Wisa lan Sualih Tunggil Okane Lintang sangpa

ဟောသမာဓကန္တုဂန္ထာစာဂဏနိခိယိကမာဓိ။



မရဘဲလည်းကောင်း၊ ပိုမိုကောင်းမွန်သော အခြေအနေအထားသို့ မရောက်နိုင်ဘဲ နေရခြင်းဖြစ်ပါသည်။

ca. Ngampel magitogon ngatut uyah saruk. Aeta Beana danning

បរិច្ចាគក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។

magerah ring data Bona market Parameter

၁၇ မြို့ပေါ်တွင် ဗုဒ္ဓဘုရားရှိခိုးပူဇော်စဉ်။

(4) Swadharmaning krama desa inggih punika :

ហេតុអ្វីបានជាយើងមិនអាចប្រើប្រាស់ប្រព័ន្ធនេះបានទេ?

1a. Anut satitut ring dading Awig-awig mriwah Patrem-Patrem

គាត់បញ្ចប់ការងារនៅក្រុមហ៊ុនហ្វូឡូម៉ា ក្នុងឆ្នាំ២០០២។

na. Panti masarakat ring Prajuru Dasa/ Banjar grade

កាក្កដា ១៩៧២

1. Nampak karena sudah lebih dari satu kali direvisi

ॐ नमो भगवते वासुदेवाय ॥

2. Kalayci beklemi / Kapatilman

የጥቅም ጥራት

3. Algebraic Case

קטגוריית המוצרים

4. Pengawasan Mawidala

ॐ नमो भगवते वासुदेवाय ॥

2. Materials and Methods

၁၁။ ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အကျဉ်းချုပ်ဖော်ပြရန် အောက်ပါဇယားကို ဖော်ပြပါ။

(5) Trade within krma-dsa system (apart from slave/mastering master)

អ្នកប្រឹក្សាផ្ទៃក្នុងនៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមប្រឹក្សាផ្ទៃក្នុងនៃសម្តេចនាយករដ្ឋមន្ត្រី បានពិចារណាអំពីសំណើរបស់លោក ហ៊ុន ម៉ាណែត ហើយបានស្នើសុំឲ្យសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ទទួលបានសិទ្ធិប្រកាសប្រើប្រាស់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាស្របច្បាប់។

Ringkang wong keni pamlanda mami paron

4. ព្រះធម្មាសាសនាបង្ហាញពីការប្រកួតប្រជែងរវាងព្រះធម្មាសាសនា និងព្រះធម្មាសាសនា។

(8) Krausa Desa same profil Lelugutan ring Desa Pakraman Marut Pararem

ဟောပြောချက်

Page 8

2001 LIVING WITH AIDS

Kazakhstan: Karama Tuzetu

៣៣ គ្រូបង្វឹកបង្វាស់សម្បត្តិវិស័យកសិកម្មក្នុងតំបន់អូរស្រី

(1) Krana tania patat madang puna ring desa pakraman manut pakraman.

ឆ្នាំច្រើនមកហើយ បញ្ហាភាពដឹងបញ្ចប់បញ្ចប់ក៏មិនបានទេ

(2) Krana tamiu patut polih patias marupa patulung ring sajeroning

www.elsevier.com/locate/jmb

Northwestern Polytechnic University

ក្នុងរយៈពេល ១០ ឆ្នាំ ក្រុមហ៊ុន បាន បង្កើន ចំណូល ច្រើន ជាង ១០ ដង បើធៀប ទៅ តាម តម្លៃ ប្រចាំ ឆ្នាំ ២០០២ ។

(3) Tamu dapat menyaksikan serta melakukan yang sah dalam pertandingan

ក្រុមប្រឹក្សាប្រតិបត្តិការស្រាវជ្រាវស្រាវជ្រាវ

Raj Deen Fakhrudin mawar Awiq-Awiq, Deyata Ido Pannem

ບາງສາມີນີ

Part 9

ບາງສາມີນີບາງສາມີນີ

(1) Wusan dados Krama Desa, luir

ບາງສາມີນີບາງສາມີນີບາງສາມີນີ

ha. Sangkaning pinunan ngraga, menawi kesah ke desa desa utawi

ບາງສາມີນີບາງສາມີນີ

Ngelangkungi Segura

ບາງສາມີນີບາງສາມີນີບາງສາມີນີ

na. Kanoreyang, duaning sampun tan pinuda ngelehni solali

ບາງສາມີນີບາງສາມີນີບາງສາມີນີ

Mapuwerti utata nguwag kelapang Awig-awig, Droda lan Sama

ບາງສາມີນີບາງສາມີນີ

(2) Sang wusan makrama desa patut

ບາງສາມີນີບາງສາມີນີບາງສາມີນີ

ha. Mupatang utang pintang ring desa pakraman

ບາງສາມີນີບາງສາມີນີບາງສາມີນີ

na. Tan polih pati-pati sangkaning pati-pati desa pakraman

ບາງສາມີນີບາງສາມີນີບາງສາມີນີ

Sangkaning pati-pati ring Bauri, utata pinatan

ບາງສາມີນີບາງສາມີນີບາງສາມີນີ

ဟေ့ ပြောဆို။

ha. Penglihatan

ဆရာတစ်ပါးဆို။

na. Panyarikan

ဆရာတစ်ပါးဆို။

ca. Patengan

ကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

ra. Kasinoman akethyane manut kawigunan.

ဟေ့ ပြောဆိုကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

- (4) Sajroning agenterang karukutan Niskala Kelian Desa masingmasing
ပထမဆုံးကုမ္ပဏီကုမ္ပဏီ

Pamangku Kalyangan Desa.

ဟေ့ ပြောဆိုကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

- (5) Prajuru Desa ngulegang Kerta Desa, Sabha Desa, lan Pambalang ring
ဟေ့ ပြောဆိုကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

Sajroning nabadhang Tri Hita Karana ring Desa Pakraman.

ဟေ့ ပြောဆိုကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

- (6) Kerta Desa anggaranyane akethma manut kawigunan saka

ပြောဆိုကုမ္ပဏီကုမ္ပဏီကုမ္ပဏီကုမ္ပဏီဆို။

Wikan ring Agama, Adat, Hukum saba saba maturan

ပြောဆိုကုမ္ပဏီကုမ္ပဏီ

Sasana becik.

ប្រាសាទប្រាសាទ

Prasasti II

ក្រុងបាឋានបាឋានប្រាសាទប្រាសាទ

(1) Tata cara ngadegang Prajura lare :

ហេតុបរិច្ឆេទនៃប្រាសាទប្រាសាទ

ba. Mawitit saking krama desa ngarep.

គាត់បានចែងប្រាសាទប្រាសាទប្រាសាទ

na. Kadegung malapan sengk pamilihan ring paraman desa saha

ឧបត្ថម្ភប្រាសាទប្រាសាទប្រាសាទ

manengker Limang Warsa tur' dadek kapilih malih sajahaning

ប្រាសាទប្រាសាទប្រាសាទ

Wenten Parindikan 2001.

ឧបត្ថម្ភប្រាសាទប្រាសាទប្រាសាទ

ca. Maduhane antuk madewe sakti ring Pura Desa.

ဟဟာရိကဏ္ဍ

Part 12

ဇာနည်ပေါင်းပါးဟဟာရိကဏ္ဍ

(1) Swadarmasing Kelian Desa Pakraman

ဟဟာရိကဏ္ဍဟဟာရိကဏ္ဍဟဟာရိကဏ္ဍ

ha. Ngenterang paridada calagang awig-awig mawah parawit

ဟဟာရိ

desa

ဇာနည်ပေါင်းပါးဟဟာရိကဏ္ဍ

na. Nuntun tur ngenterang krama kawahing krama desa ngopadi

ဟဟာရိကဏ္ဍဟဟာရိကဏ္ဍ

kamukertan untuk patita

ဇာနည်ပေါင်းပါးဟဟာရိကဏ္ဍ

ca. Macin kalih mawahing pamutua awig ring wicara krama desa

ဟဟာရိကဏ္ဍဟဟာရိကဏ္ဍ

ra. Maka desa matemang beas ring sapa sira aga

ဇာနည်ပေါင်းပါးဟဟာရိကဏ္ဍ

(2) Prade prajural iwang panglakzara keni pamulanda nikel ring

ဟဟာရိကဏ္ဍဟဟာရိကဏ္ဍ

Kalwangan awig-awig krama saba kangkat kawahing

ဗာရုဗာရုမုဗို

Manut parnem.

ဟဟမိကဉ္စ

Part 13

ဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စ

Patia utawi olib-olihan Prajuru Desa luire

ဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စ

na. Lupa saking Pajeron lan Paturunan.

ဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စ

na. Polih Cebengan saluring Duman ring desa miwah olib -

ဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စ

Oliban Sison Manut Parnem.

ဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စဟဟမိကဉ္စ

ca. Patia sison manut parnem.

ហុបដ៏ក្រ

Page 14

ក្រុមប្រឹក្សាភិបាលក្រុងស្រីរាជ្យស្រី

(1) Prajurit Desa Agemasin nantukan

ហុបដ៏ក្រស្រីរាជ្យស្រីក្រុងស្រីរាជ្យស្រី

na. Soda utawi maginguir gamah Kadusa Desa

ក្រុមប្រឹក្សាភិបាលក្រុងស្រីរាជ្យស្រីក្រុងស្រីរាជ្យស្រី

na. Kantorayang dasing (wang pamaru marawi) nide saina

ក្រុមប្រឹក្សាភិបាលក្រុងស្រីរាជ្យស្រីក្រុងស្រីរាជ្យស្រី

ca. Wit saking pakayuan utawi pinonas ngraga

ក្រុមប្រឹក្សាភិបាលក្រុងស្រីរាជ្យស្រីក្រុងស្រីរាជ្យស្រី

(2) Ngandayang utawi agemasin Prajurit Desa patet sajeroning

ហុបដ៏ក្រស្រីរាជ្យស្រីក្រុងស្រីរាជ្យស្រី

Paraman tur kaigumin olib Krama Desa

ហុបដ៏ក្រ

Palet

ហុបដ៏ក្រស្រី

Indik Kufud

ហុបដ៏ក្រ

Page 15

កាក្បែងប្រទេសបាត់ដំបង

(1) Kulul ring Desa Pakraman (sire)

ហេតុអ្វីហ្នឹង

ba. Kulul desa

គេហ្នឹងហ្នឹង

ca. Kulul Besar

គេហ្នឹងហ្នឹង

ca. Kulul sekas-sekas

កាក្បែងប្រទេសបាត់ដំបង

(2) Tabuh Tatepak an Tenggara Kulul Desa sampun Kapasikayang

ហេតុអ្វីហ្នឹង

Mamur Parum

ហេតុអ្វីហ្នឹង

Paras 16

កាក្បែងប្រទេសបាត់ដំបង

(1) Kulul desa utawi Banjar an wewang katapak yening an sangkaring

ហេតុអ្វីហ្នឹង

Pindah Prajura sajawung Tenggara Kapasikayang

កាក្បែងប្រទេសបាត់ដំបង

(2) Sang neguk sangkaring an pindah Prajura para depa anur aning

ဗဟုသုတေ ခဏ်ဟောမန္တနာ မှတ်တမ်းမိမိပဉ္စကရိ

Maka budan penepera, ran tan sapenika wenang tang mamurug
သောဉ္စာသုတေကပုဗ္ဗိ။

kadanda mamut Paruman

ဤသုတေကပုဗ္ဗိသောမဏိပဉ္စကရိကပဉ္စာသုတေကပုဗ္ဗိ

(3) Kulul edas-etas, ramah kulul pondokan tan kalaga

ကဏ်ကိစ္စမိမိရိ၊ မုတေဉ္စာမိမိကိစ္စသုတေကပုဗ္ဗိ

nyawerin (manahan) ukat mawi tengeran kulul desa Banjar

သောဉ္စာသုတေကပုဗ္ဗိ။

Prade mamurug Taler kadanda mamut paruman

မုတေဉ္စာမိမိ

Page 4

မိမိသောဉ္စာမိမိ

Indik Paruman

ဟောမန္တနာ

Page 17

၁၁၁ ဟောမန္တနာ မိမိသောဉ္စာမိမိသောဉ္စာမိမိသောဉ္စာမိမိ

(1) Paruman / Sangkepan ring Desa Paktaunan Munduk Bestala waran

[illegible]

No. Perumahan desa Kawentemang

[illegible]

1. Naptala (pintu kals) maka jalam arah-arah manut

מחברת:

Learning Objectives

ကျေးဇူးတင်စွာ သဘောထားဆင်ခြင်မှုများ ပြုလုပ်နိုင်စေရန်

- aa. Sangkepan Krma Dera lan Pragra Kabecuteng Nyahan

ការពិនិត្យប្រព័ន្ធបង្កាបស្រោចស្រូវ

Ngawasih suju Rahim Anggerkanki. Taw pwarah-atah diawing

ឈប់ស្រីក៏ ឈប់ចងហ្មត់ជាមួយប្រពន្ធគ្រប់គ្នា។

Tempat tegep pamariksaan kadohayang urut, naman kufuk.

[illegible]

ca. Sarakapan Sekas-Sekas menurut tarujen luri Kawigunan

[illegible]

(2) *Paramecia* Dima matudomas ised ring air

២១១ ប្រសិនបើប្រយោជន៍សាមញ្ញនៃការកែតម្រូវនេះបានបង្កើនការប្រើប្រាស់ប្រព័ន្ធនេះ

bag. Pemuda Indonesia sebagai katekisasi untuk yang patut

កម្រិតប្រាក់ប្រចាំថ្ងៃ ១០០ រៀល

www.elsevier.com/locate/jmb

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840.

revisiannya. Alat ukur ini kabarnya sudah digunakan oleh...

မင်းသားနှင့်မင်းသမီးတို့သည်

Tan manen ngarcana Ida Bhagawan Panyarika maka urut
GGS GGS GGS

What's new?

[illegible]

Darkness going all around perimeter.

အရ တစ်ခုလုံးကို ဖြိုခွဲပစ်ရန် အစီအစဉ် ရှိသည်။

ca. Tan kalugra ngawehang uara ghora stawi byuta, jan welen
တၢ်မုၢ်လိာ်ဝဲၤနီၣ်ပိၤမၤဟံးကွၢ်မၤပၤပိၤဂ္ၤမၤဟံး

Asasunik wening keni panidanda beya pecamil, kad: dandaring

75

INFLUENCE OF THE FIRM SIZE

កាក បាទក្រហមកម្ពុជា គ្រូប្រឹក្សាសហគមន៍ ប្រឹក្សាស្ថានភាព

ra. Pamutus babas Brak sapanggul / Ingkup pumika
 2016/05/27

about Norman Jeffery:

ឧប្បត្តិហេតុនេះបានកើតឡើងនៅទីសាលាដំបូងភ្នំពេញ។

(1) Prade pada yang merupakan dua kaleng-kaleng pertama peng. 3 (Aga).

စိမ့်ပျော့သော အမွှေးအနံ့များဖြင့် ခပ်ခပ် ပျော်ရွှင်ပါသည်။

Key parameter: minimum's profits vs. max. breaking point.

ဟဟာမျိၣ်ကမၢ

Parwa 18

ကၢၤ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

(1) Sajeroning Paruman desa, Prajuru Desa - patih nyiarang pamargin

ကၢၤ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

ngenterang desa, pamakas ngenin inda

ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

ba. Mumpak lungsiung pakraman saba nyah-nyah, nilai erta brana

ဟဟာမျိၣ်ကမၢ

draven desa

ကၢၤ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

na. Rencana prajuru ngeninin usaha kapungkur

ကၢၤ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

(2) Pamutus paruman desa sinanggih paruman maka pamitugap pamargin

သၢၣ်ပိၣ်ပိၣ်

Awig-awig

ဟဟာမျိၣ်ကမၢ

Parwa 19

ကၢၤ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ မၤဟွၢၢ်မိၣ်ဟဟာမျိၣ်ကမၢ

(1) Sangkep prajuru desa kawenangng wamah ngimikang usaha desa

မာရ်ဆျာကုသုတဗျူဟာ

ka. Kalyangan Desa Jura

ကရ်ယုကုသုတဗျူဟာ

1. Pura Desa

ပူရ်ယုကုသုတဗျူဟာ

2. Pura Pusch

ပူရ်ယုကုသုတဗျူဟာ

3. Pura Dalem

ပူရ်ယုကုသုတဗျူဟာ

4. Pura Beji Mangsing

ဆာရ်ယုကုသုတဗျူဟာ နာမ် မာရ်ဆျာကုသုတဗျူဟာ

na. Pasar Desa majimbar 8 x 9 Meter, Tanahyane Malinggah

မာရ်ဆျာကုသုတဗျူဟာ

0.13 Ha.

ဆာရ်ယုကုသုတဗျူဟာ နာမ် မာရ်ဆျာကုသုတဗျူဟာ

ca. Bale Desa / Arca majimbar 0.22 Ha.

ကရ်ယုကုသုတဗျူဟာ နာမ် မာရ်ဆျာကုသုတဗျူဟာ

ra. Setra Ait lan Setra Agung lan Pamukiman majimbar 0.05 Ha.

မိမိယုကုသုတဗျူဟာ နာမ် မာရ်ဆျာကုသုတဗျူဟာ

Miwah Bale Pamukiman lan Kompor Pagawean

ဆာရ်ယုကုသုတဗျူဟာ နာမ် မာရ်ဆျာကုသုတဗျူဟာ

ka. Lelenguan minakadi Gong Gede Ahung, Gong Blegauje

1998

UNITED STATES DEPARTMENT OF AGRICULTURE

1950

គ្រូបង្ហាញពីការបញ្ជូនទិន្នន័យទៅក្នុងប្រព័ន្ធបញ្ជាតិប្រកបដោយសុវត្ថិភាព។

Erama dena rikala ngawentenang karya suka duka patut kasengga ulih

កាក្នុងបាតបិទតម្លៃបង្ក្រាបដល់ស្រុកស្រាវជ្រាវនិងក្រីក្រភូមិភាគកណ្តាល

Harap mauit panunang yang maduwe Karya, saha nganinin indik tuta tin

[illegible]

Pasirjajagra macul Deusta. Int. Parasitol.

អង្គការសហប្រជាជាតិ

CATURTHAS SARGAH

16

SUKERTA TATA AGAMA

1997

Index

1212

Indik Dewi Yuliyana

ហូបដំបូង

Pawon 23

ក្រុមហ៊ុនកសិកម្មស្រូវប្រាំងប្រាំងប្រាំងប្រាំង

- (1) Kabyangan pangwian sawidangan Desa Pakraman Munduk Bestala

ស្រូវៈ

Isue :

ហូបដំបូង : ហូបដំបូង ហូបដំបូង ហូបដំបូង

ha. Kabyangan Tiga : Pura Desa, Pura Panch, Pura Dalem.

ឆា ហូបដំបូង ហូបដំបូង

na. Pura Beji / Magening.

ក្រុមហ៊ុនកសិកម្មស្រូវប្រាំងប្រាំងប្រាំងប្រាំង

- (2) Rahina prodalan ring song-song pura ring sor kamargiang manul

ស្រូវកសិកម្ម

Desta. Lan pawon :

ហូបដំបូង : ហូបដំបូង

ca. Ring Kabyangan Tiga laire

ក្រុមហ៊ុនកសិកម្មស្រូវប្រាំងប្រាំងប្រាំងប្រាំង

1. Pura Desa rikala Rahina Anggarasari Juhungwangi.

ក្រុមហ៊ុនកសិកម្មស្រូវប្រាំងប្រាំងប្រាំងប្រាំង

2. Pura Panch rikala Rahina Buda Kikwan wuku Sinta / Pagerawen.

ក្រុមហ៊ុនកសិកម្មស្រូវប្រាំងប្រាំងប្រាំងប្រាំង

3. Pura Dalem rikala Rahina Anggarasih Tambir

ກຸ່ມບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

12. Pura Beji/ Mangening rikala rahina Parmana Sasih Kapat

ກຸ່ມບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

(7) Kahyangan inucap ring ajeng kaempon ulih soang-soang

ບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

Pura mamut dresta lan parame.

13. ບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

(4) Pangaci ring Kahyangan Desa kalakamayang Nista, Madya lan Utama

ບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

Mamut dresta lan parame.

ບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

Paras 24

ກຸ່ມບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

(1) Ring soang-soang pura inucap patut kadegang pamangku.

ກຸ່ມບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

(2) Ngadegang pamangku mamut dresta

ບຸກຄົນທີ່ຈະມີກິດຈະການທີ່ສຳຄັນ ບໍ່ມີພາກສ່ວນທີ່ບໍ່ມີຖານະ

14. Ngawuri utawi kataruman

အကယ်၍ နေရာမရပါက အခြားနေရာများသို့ ပြောင်းရွှေ့နိုင်ရန် စီစဉ်ပါမည်။

na. Nyamping ulawi ngugat lingsih ring panaturan para

ឧបករណ៍វាស់ស្ទង់សម្រាប់វាស់ស្ទង់សីលធម៌

ca. Kajudi oleh kaum desa sebagai perwujudan desa mandiri tata cara

1070

Strongly positive

၇။ ဗန္ဓုဝိစင်တမာဂဉ္ဇဝေဉ္ဇုဗျိုက်

(3) Tan kawening kasanggan pamangku, lare

မင်းသားတို့ကလေးများကိုမကုသဘဲ၊

ba Codangga, bure : pecang, perot, cugh las sapenunggilanya

၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

na. Sang sapu sirip ugi sare tan kapanggih manah parawam.

အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့တောင်အာရှ

☐ Sakin ila, ayan, buduh windin edan

THE UNIVERSITY OF CHICAGO

ca. Same madriwe. Samecino nrip van beek.

14. CONTRIBUTION

(4) Prabeza kapanggihkan

ហេតុអ្វីបានជាមានការបាត់បង់ប្រាក់ប្រចាំថ្ងៃ?

ha. Mawinten kamedalin naha kalak anu yang dihi sang ngalayang

စာရင်းပိုဒ်များကို အသေးစားမှစ၍ ပိုမိုကြီးကြီးလာသည်။

na. Mapera Yainya meekas patut kumenghemin with kumasa desa

៣១ បញ្ចក្សាម្យាមាសត្រាតុហិវ្រ្មបុរាណកម្មសិវៈ

ra. Patila secan: mamut denta lan Pararata.

ហេមាសិវៈ

Paras 26

៣២ បញ្ចក្សាម្យាមាសត្រាតុហិវ្រ្មបុរាណកម្មសិវៈ

(1) Pamangku kagenteran riuntukan :

ហេមាសិវៈ

ha. Lina manwi soda.

គេ បិទស្រុកកាសាបិវ្រ្មបុរាណកម្មសិវៈ

na. Pinunak ngaga manawi kagenteran lan sapamunggalanya.

ដូច្នេះហេមាសិវៈ

ca. Kawasany sangkany Nilar Sasana.

៣៣ បញ្ចក្សាម្យាមាសត្រាតុហិវ្រ្មបុរាណកម្មសិវៈ

(2) Prade Pamangku kausany sangkany Ata Duta Nilar Sasana

គេ បិទស្រុកកាសាបិវ្រ្មបុរាណកម្មសិវៈ

keul pamidanda mamut Pararata saka ngawallang praboya parawitanan

សិវៈ

Paras.

ဟဟဟဟဟဟ

Pawon 27

ကလေးတစ်ယောက်ကလေး

Kasikertan Kahyanggan ring sor :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(1) Sane nenten kalugra ngranjing ka pura laire :

ဟဟဟဟဟဟဟဟဟဟဟဟ

ha. Sang katiben catur cuitaka :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

1. Sebel Kandel Ngraja Swala selami dereng mabersih.

ဟဟဟဟဟဟဟဟဟဟဟဟ

2. Sebel Madruwe Putra.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

3. Sebel Pengantenan, sedereng Mabiakala

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

4. Sebel sungkuning Kapademenan manut sengker

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Sang Patita utawi Panak Babunjan.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ca. Makta subanasing sane kasihangguh ngletchin.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ra. Wewahungan Suku Pat. ngawuning ri kala Mapopoda.

ကရုဇရုမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

la. Mahasana sane tan manat kadi tata cawaning ngranjing ka pura.

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

da. Sadereng porih wak-wakan (pitudah) prajura Desa Pakraman

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

la. Anak Alit sadereng mayura Tigang Sarih.

ကရုဇရုမာဗျာနိဗ္ဗာနိဗ္ဗာနာ။

(2) Bwana ngranjing ka pura wening nganulin Dresta minakadi :

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

la. Ritakala Ngaturang ayah, Mawatra lan Nylampot.

ကရုဇရုမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

na. Ritakala ngaturang Sembah, mahasana jangkep.

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

ca. Siman kadi ring ajeng nenten kalagra, ngawuning

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

sampun pitudah Prajura.

ကရုဇရုမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

(3) Parilaksana tan kawenangang ring pura, lute :

မာမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

la. Mamea sane kasinanggeh wak puruya, wak cupala

ကရုဇရုမာမာကတောသန္တဝိတမာမာနိဗ္ဗာနိဗ္ဗာနာ။

na. Makutan / Mabucin, Mewarh, Masanggama.

မၤပုလၢပုၤတၢ်မိၤမၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

ca. Manupah utawi macutan sajawaning pituduh prajuru desa
တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

ca. Ngian Raga sajawaning Pandita mawdi Pinandita

တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

ka. Munggañ tedun ring palinggih sajawaning pituduh Prajuru Desa
တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

- (1) Sang mamung kadi kecapiñ ring sengk keni Pandanda
တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ
Pamrayasiti sapantnya

ဟံးမိၤကွၢ်

Paras 28

တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

- (1) Yan wessen jama Karwahun ring Para, kengin kapantenan prade

ကၤမၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

prade rumasa karwahunyan, yan tin wadai jama macap kecapiñ

တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

manul paraw

တၢ်ပုၤတၢ်ကၤတၢ်မိၤမိၤတၢ်ပုၤတၢ်ကၤတၢ်မိၤမိၤ

- (2) Prade kabangus kahutan Dermanggala, mizakadi Kapoma Bhaça

មេត្តាមេត្តាប្រតិបត្តិការងារនេះឱ្យបានល្អបំផុត

Samangka patat digadis nyadikang ring prajuru madaga marumang

គ្រូប្រាជ្ញាគតិយ៍ក្នុងស្ថានភាពនេះឱ្យបានល្អបំផុត

Krama desa tur ngawentemang apacara panrayanitta, sepatidnya

មេត្តាប្រតិបត្តិ

Part 2

សិទ្ធិគ្រូប្រាជ្ញា

Indik Rai Yadnya

មេត្តាប្រតិបត្តិ

Part 29

ក្រុមប្រឹក្សាភិបាលស្ថានភាពនេះឱ្យបានល្អបំផុត

(1) Sang pacang madeg Pacidita utawi Pinandita minakadi : Balian senteng.

សិទ្ធិគ្រូប្រាជ្ញាគតិយ៍ក្នុងស្ថានភាពនេះឱ្យបានល្អបំផុត

Kehayan, saluira jagi ngentarang yadnya patat masaduk ring prajuru

ក្រុមប្រឹក្សាភិបាលស្ថានភាពនេះឱ្យបានល្អបំផុត

Desa kuthi Pancasila Hindu Dharma

គ្រូប្រាជ្ញាគតិយ៍ក្នុងស្ថានភាពនេះឱ្យបានល្អបំផុត

(2) Prajuru Desa patat agawas nitenin tur awang ngalingin pradi ammin

ဗုဒ္ဓဗျာဓိကမ္မမင်္ဂလံဝိသုဒ္ဓိသုတ္တံ

- (၇) Kamma dera sasa sasang nitarin kassutan attuk prajasa, mangda
 သောကဗျာဓိကမ္မမင်္ဂလံဝိသုဒ္ဓိသုတ္တံ
 sahanan yadya sase kawentenang kaicen Pamuput oleh Pandita
 ဗုဒ္ဓမင်္ဂလံဝိသုဒ္ဓိသုတ္တံ
 utawi Pinandita manut kawenanganyan sang-sang

မဉ္ဇူဝါဒ

Palet ၂

မင်္ဂလံဝိသုဒ္ဓိသုတ္တံ

ladik Pira Yadya

မဉ္ဇူဝါဒ

Palet 31

သုတ္တံသောကမင်္ဂလံဝိသုဒ္ဓိသုတ္တံ

Dodonan pamargin pira yadya

ဗုဒ္ဓမဉ္ဇူဝါဒသုတ္တံ

- (၇) Pangapokoran sang kalaya saka

ဟေဟေန္တုန္တုန္တုတိဝိမလစပ်ဟေတိဂါထိ

ha. Astak Mendem utawi Ngembang, makasidma makangsan ring

ဂါထာပုဒ်ဝိဟေတိဝိမလစပ်ဟေတိဂါထာပုဒ်ဟေဟေ

Itu Peritiwi utawi ring Bhatura Brahma selama naptung prahara

ဆာဟေတိဝိဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

na. Atawa-tawa utawi (upakara pangabenan palaboo)

ဂါထာပုဒ်ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

(2) Upakara-upakara Pira Yadya risman kaubenang maranu Manggah

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

Dan Bingla/Ngras rampure wawu nganangling nganangling

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

Dewa Hyang Bhatura-Bhatai

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

Page 12

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

Swadarmaning lan tategenan krama prade wenten sinah tunggal krama seda

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

(1) Sang kahakita pata :

ဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေဟေ

ha. Nyadokang ring Kallan tur natan tatimbengan ring kramenmanan

ឆ្លាតវៃក្នុងក្រាបបង្គំសម្រេចសេចក្តីសុំសុំសុំ

na. Ngaturin Banjar ngombo makarya eteh-ekeh silih

ឆ្លាតវៃក្នុងក្រាបបង្គំសម្រេចសេចក្តីសុំសុំសុំ

Kadulurin panyambura canang sakandem

ឆ្លាតវៃក្នុងក្រាបបង្គំសម្រេចសេចក្តីសុំសុំសុំ

(2) Swadarmawing Banjar Desa

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

na. Kelian Banjar maritata pamargin sang kadulakitan, napika

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

Pocang Kapendem, makingsan riu nawi lantur kasemang

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

na. Prade kapendem, raris kawentenang lokal pamitah

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

untuk Kelian Banjar urawi Wakilina

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

na. Panyunggan Banjar salantunnya

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

1. Soang-wang krama Banjar patih (adnan manat pama)

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

Sang madame karya

ស្រីស្រស់ស្រាយក្នុងបរិវេណសាងសង់ក្នុងស្រុកស្រីស្រស់

2. Ngombo nganyan eteh-ekeh silih silih

ឧបាយកលនេះបានបង្កើនការប្រកួតប្រជែងរវាងក្រុមហ៊ុន។

Kontribusi untuk kemas kini maklumat

219. សិក្សាបង្ការការពង្រីកនៃសត្វពាហនៈ

3. Sami krama Heskane ngaler ke setra jantos pameodemase

127

tripartite

“စာအုပ်အုပ်စုအားဖြင့်မူကားမရှိပါဘူး”

4. Tan kengin Ngelilet langkungan ring Pitung Rahma, bar patut

១. ប្រភេទការងារនេះ ត្រូវបានបែងចែកជា ២ ប្រភេទ គឺ ៖

politik pengalihan modal. Pertanyaan Kajian Dasar

[illegible]

5. Tan kaluga Ngaweng Banghang mawah Mendan rikala

မိမိတို့အားလုံးက အသံထွက်နေကြသောကြောင့် အသံထွက်နေကြသည်။

Semi: Sedur, Kala Gotongsa, wan Penganten.

កាកសំណល់បោះពុម្ពផ្សាយ

Rabunan Jagat, Purnama, Tltem, Paski (Dwara). Apri

မကျွမ်းမဲ့ခြင်းကလေးများကလေးဖြစ်နေကြရလေသည်။

Patuh mirwah rikala Piodalan ring Kadyangan desa mirwah

4444

Katherine Davis

ဤပုဂ္ဂိုလ်သည်လူမျိုးစာသင်တန်းတို့၌ပညာသင်ကြားပြီးနောက်

(3) Pradjo Sang Kalaya sekam Sahib Pan winda Ngulah Pan, lingsin Kabaka

ကွဉ်မာၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

bada, sakewanten lachurin antuk Upacara Panchusan ring gmahe

၇မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

Seda, ring Catus pata mawah ring Cangken sotra

၈၇၇မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

(4) Yen wenten Seda Sanghaing Gering Ngelablah mangda kependem,

ကောၤမိၤပူၤတၢ်ကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

Kagesang pramangkai atawi Sadmaning Pati.

မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

Partem 33

၈၈၇ မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

(1) Sate kasinanggeth Kacuntakan sekadi ring sar :

မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

na. Cuntaka antuk Kalayu Sekanin.

မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

na. Cuntaka antuk Ngraja Swela.

မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

ca. Cuntaka antuk Ngembuang Putra.

မာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤကပၤနွံၤကွၤပျီၤကွၤပျီၤမာၤ

ka. Cuntaka untuk Karun.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

la. Cuntaka untuk Prowahan.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

da. Cuntaka untuk Ganya Gamana.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

ta. Cuntaka untuk Salah Tempal.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

wa. Cuntaka untuk yasing wening Anak latti mohot nentan kanyukatan

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

pahakawanan tur Pawidi Widana.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

la. Cuntaka untuk Mamira Ngalang.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

ma. Cuntaka untuk wening anak latti ngweningang pinta saharanga

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

Maupakara pahakawanan tur pawidi widana.

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

(2) Sengkar cuntaka maot kawentemanna :

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

ha. Cuntaka Kabya Sekaran maot dresta lan parutan

မာရ်မုန္တုစာမာန္တုစာမိပမာမိရ်

ta. Cuntaka Ngraja Swala, wasumpun makraman

၁၅။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

ca. Cuntaka Nirmibhang Putra same istri 42 (Abulan pinang) rahina

ဟောကမိစ္ဆာယုတ္တိယောဂမိတ္တိ၊

same Latang sesampun kepua pungud.

၁၆။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

ra. Cuntaka Karana same istri abulan pinang dina (42 rahina).

ဟောကမိစ္ဆာယုတ္တိယောဂမိတ္တိ၊

Same latang Tigang rahina

၁၇။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

ka. Cuntaka Pawiwahan, cumakannya agams sesampun

သမိတ္တိယောဂကုလသမိတ္တိ၊ ဟောကမိစ္ဆာယုတ္တိ၊

matira pabikaman, makala-kalan.

၁၈။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

da. Cuntaka gamia gamina, cuntakama agams sesampun kaputasaq

ဟောကမိစ္ဆာယုတ္တိယောဂမိတ္တိ၊

uda kamargiang Panrayasita mamut Dresta

၁၉။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

ta. Cuntaka Salah Timpul kapupatang sakadi ring agams Hindu tor

ဟောကမိစ္ဆာယုတ္တိယောဂမိတ္တိ၊ ဟောကမိစ္ဆာယုတ္တိ၊

kamaggala ulih Kellan Dera mamut Dresta lan Pacaram.

၂၀။ သန္တကဏ္ဍိယံ ဟောသမိတ္တိယောဂကုလသမိတ္တိကမိစ္ဆာ၊

sa. Sengker Cuntaka same seuse mamut Dresta lan Pacaram.

ဣန္ဒြေမုနိသုဗ္ဗသုဗ္ဗာနာ။

(၃) Tam Keneng Cuntaka luter

ဟေ့ ခင်မေ့မိမိကုသုဗ္ဗသုဗ္ဗာနာ။

ha. Ida Sulunggih lan Mangku Kabhyangan Tiga

ဆေ့ ခိဆာပဝိဟာသာဓာနာနိ။

na. Rikala piodalan

ဟဟာနိ။

Pawa 34

ဟေ့ ဟဟိပဟိပ ဟဟာနာနိ။ ဆဲးကျဟန္တနိ။

(၁) Atiwa-atiwa (pengabaran) kamargang untuk :

ဟေ့ ဘာပပမိ။ ဟဟာနိ။ မန္တသန္တကဟဟာပိ

ha. Nyawa Rasi (nyawa geni), santukan lan ngagah utawi

သမဝိဟန္တနိ။

manawi tun lekensang

ဆေ့ မဟဟာနာဟဟာနိ။ ဟဟာနာနိ။

na. Sama Prateka sajroning Tempelan

ဣန္ဒြေမုနိသုဗ္ဗသုဗ္ဗာနာ။

(၂) Pancastra-Pengabaran warden 2 pawa :

၂၈။ ကုမ္ပဏီအသစ်တည်ထောင်ခြင်း၊ အသစ်တည်ထောင်ခြင်း

ha. Ngaben Dadakan Bab Bangun, kadaduwang Tigang waw!

Case Study

Phung et al.

ကျေးဇူးတင်ပါသည်။

na. Ngahen Ngamau sapomng Baqar.

၇။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရန် အားထုတ်ပါ။

(3) Dedenan Pangahutan ngawit saking Ngagih (anda) urwa.

ក៏ដូចជា ការបំបែកប្រជាជនជា ៣ ក្រុម គឺ ក្រុម ១ ក្រុម ២ ក្រុម ៣

Nycting. Pangiriman utawi nganyut nyekel runding Mayor-nya.

နိဗ္ဗာန်သို့ ရောက်ပါစေပါ။

Ngjengkrug kengit takama-kama

မဟာမိတ်

Figure 10

မဟာမုနိဘုရား၏ ဗုဒ္ဓဘာသာဝင်များ

Papateruan Pengabdian sesuai Direktori dan Puncaknya

បញ្ជីទី១

Palet 4

បញ្ជីឆ្មោះគ្រូបង្រៀន

Indik Manusa Yadeya

បញ្ជីទី២

Prasek 36

ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ

- (1) Manusa Yadeya nggih punika upacara-upakara Darmaning Manusa
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ
 ngawit saking pamoning Kama Bang kalawan Kama Petah sajeroning
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ

Gurba, ngantos Kalaya sekaran (wedat)

ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ

- (2) Upacara kadi ring njeng madudonan sakadi ring ur :
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ
 1a. Mayedong-gedongan dek Pangrimpinan ibiang
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ
 2a. Dek Sang Kamarka medal
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ
 3a. Kepus Odol
 ក្រុមបង្រៀនប្រតិបត្តិការ ឯកសារ ឯកសារ ឯកសារ
 4a. Ngumain

ka. Tutug Kasobutan (42 rahina)

da. Nigang Sasihun, (3 bulan)

sa. Tutug Kelih (Ngeraja Wadone, Ngermhokio Lanang)

wa. Matatah utawi Mapanden

ra. Pawetan Otou Odalan (6 bulan)

sa. Tutug Kelih (Ngeraja Wadone, Ngermhokio Lanang)

wa. Matatah utawi Mapanden

ra. Pawetan Otou Odalan (6 bulan)

sa. Tutug Kelih (Ngeraja Wadone, Ngermhokio Lanang)

wa. Matatah utawi Mapanden

ra. Pawetan Otou Odalan (6 bulan)

sa. Tutug Kelih (Ngeraja Wadone, Ngermhokio Lanang)

wa. Matatah utawi Mapanden

ra. Pawetan Otou Odalan (6 bulan)

sa. Tutug Kelih (Ngeraja Wadone, Ngermhokio Lanang)

Upacara Upakara inucap kamargiang Nita, Madya, Utama

(3) Upacara Upakara inucap kamargiang Nita, Madya, Utama

Mamit Sasus Agama, Dresta lan Pararem

မဉ္ဇူပါရ

Palet 3

မိန့်ညွှတ်မဉ္ဇူ

Indik Bhuta Yadya

မဉ္ဇူပါရ

Parwa 17

ကဏ္ဍသုတ္တံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊

- (1) Bhuta Yadya inggih putha upacara upakara Bhakala ring parwi
သဗ္ဗကဏ္ဍသုတ္တံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

Kahyang-an lan sarwa prani ada Upacara-Upakara ring Bebutan.

ဤသုတ္တံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

- (2) Upacara pabudala ring sarwa prani hira :

မဉ္ဇူပါရ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

ha. Ring Sarwa Tamsawah rikala Tumpak Pangatag (Samacara

နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

Kliron Varga)

မဉ္ဇူပါရ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

na. Ring Sarwa Ingon-Ingan rikala Tumpak Kandang (Samacara

နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

Kliron Uye)

မဉ္ဇူပါရ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ၊ နိဂ္ဂဟိတံ။

- ca. Upacara Pakala-kulur Manusa nanut wiguna kabaca Nabatula.

၁၅၅ ယောဟောတပရိသတ်တို့၏အားကိုးအားခံအားရအောင်

(3) Upacara Pabikala ring Pertiwi, Kahyangan lan Babuan

အသံအသံအသံ

Kawatarin Macan

၁၅၆ ယောဟောတပရိသတ်တို့၏အားကိုးအားခံအားရအောင်

(4) Pacaran inuap ring apang Nona, Madya, Utama manat wengat

အသံအသံအသံ

Kadi ring sui paniki :

ဟော အသံအသံ

ka. Eka Sata

အသံ ဟော အသံ

na. Panca Sata

အသံ ဟော အသံ

ca. Panca Satah

အသံ ဟော အသံ

ca. Rasi Gana

အသံ ဟော အသံ

ka. Panca Kethul

အသံ ဟော အသံ

ka. Balik Senguh

အသံ ဟော အသံ

ca. Tawar Agung

၃၇ မကပစိတမိဂါဟဂါစာပုဒ်စွဲမကပာ :

(၁) Sajawaning kadi ring ajeng kawentayang opacara

ဟာၣ် စာကုၣ်ကွၢ်စာကွၢ်မိၣ်မကပာကွၢ်မကပာ

ha. Majaj-jalan utawi Yadeya Sesa nyahiran wusan ngaraweng

မာၣ် မကပာမကပာကွၢ်စာကွၢ်မကပာမိၣ်မကပာ

na. Masapuh-Sapuh rikala pacang wali ring para-

ဟာၣ်မိၣ်မကပာ

Pawot 38

ကၢၣ်မကပာမိၣ်မကပာမိၣ်မကပာမိၣ်မကပာ

(1) Nangken ngawusa rikalung Tilen Kasanga kalakamayang Tamul

မကပာမိၣ်မကပာမိၣ်မကပာမိၣ်မကပာ

Kasanga Ketah kahana Ngerupuk utawi M. Ochu-butu malachina

မကပာမိၣ်မကပာမိၣ်မကပာ

pacang mapag rahina Panyepian Benja-

ကၢၣ်မကပာမိၣ်မကပာမိၣ်မကပာ

(2) Upacara Panyepian wane kamarglang amon. Lanna dora

မကပာမိၣ်မကပာမိၣ်မကပာ

Pakawin Munduk Bostata Jure

ဟေ့ဟေ့ဟိဂိခိ

ဟေ့ဟိခိဟိဟိ

ha Amati Geni

Tan kengin Mapi-api

ဆေ့ဟေ့ဟိခိဟေ့

ဟေ့ဟိခိဟေ့ဟေ့

na Amati Karya

Tan kengin Nyambut Karya

မေ့ဟေ့ဟိဗွာဟေ့

ဟေ့ဟိခိဗွာဟေ့

ca Amati Lelungan

Tan kengin Malchasan

ကေ့ဟေ့ဟိဗွာဟေ့

ဟေ့ဟိခိဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

ta Amati Lelungan

Tan kengin maneng-ong manara pata

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

(3) Pabentan inuap kamargiang saking Sengeng (Indag Surya ngantos

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

Indag Surya benjangne sate kacibayang amak sate Kukul maka

မိဟေ့ဟေ့ဟေ့

cilna Pangembak

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

(4) Sang mamurug kacaping seng, keni Pamibanda mamu Pacarem

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

(5) Kawan rabana Nyaga (benjangne) maka cilna Pangawan Isaka

ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့ဟေ့

Wawa patat sate-sate sate sate sate sate sate sate sate sate sate

မိဟေ့ဟေ့ဟေ့

(Dharma samiti)

ဟောဝမ္ပဝါကျ
PANCAMAS SARGAH
မုခ်ဝိသေသဟောဝါကျ
SUKERTA TATA PAWONGAN

ဟောဝါကျ
Palet 1
ဟိန္ဒူသမိဝဟာရီ
Indik Pawiwahan

ဟောဝါကျ
Pawon 39

၁၁၅ ဟိဝဟာရီဦးစီးမုခ်ဝိသေသဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

(1) Pawiwahan inggih punika patrumaning Purusa lan Predana malayanan

ဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

Pamanggalan kabayan nuka zita, kadaharun upasaka Sakala Nikaha

၁၁၆ ဟိဝဟာရီဦးစီးမုခ်ဝိသေသဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

(2) Pamargin pawiwahan mangda agustin Undang-Undang Perkawinan

ဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

Nomor 1 Tahun 1974 miwah PP 10 Tahun 1983

ဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

Saba kacibayang amuk rarasu Kalkul namu Dresta lan parami huta

၁၁၇ ဟိဝဟာရီဦးစီးမုခ်ဝိသေသဟောဝါကျဟောဝါကျဟောဝါကျဟောဝါကျ

ha. Popadika, kamanggala amak pakraman.

ဆၢၣ်ကၢကၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

na. Ngamad, ngangkat rim wawu kakramayang.

မၢၢ်ကၢကၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

ca. Nyehurin utawi sentama nyehurin

ဣၣ်မိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

(3) Pulaadab sang pacang mawiwaha patu

မၢၢ်မၢၢ်ကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

ha. Sampun manggeh deha teruna praida nganutin Undang-Undang
ပိတမိၤမိၤ

Perkawinan

ဆၢၣ်ကၢကၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

na. Ngamad, mangkat rim, wawu kakramayang.

မၢၢ်ကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

ca. Kasudi Wadani prade pangarihile sim agama.

၁ၢၢ်မိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan
မိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

Saking sang ngawiwahan

၁ၢၢ်မိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤကွၢၣ်ၤမိၤ

(5) Pengantene patut kapulasang saha kadanda yun prade gamis paman

ហាមាសិវម្ម

Pawon 40

៣៣ ហិមហាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

(1) Pawiwahan sane kapututang ring desa sakadi ring sor

ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

ha. Sampun kamanggih upacara Pebiskala lan wulhi widana

សាមគ្គី ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

Sakala lan Niskala untuk pandita utawi pmandita

ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

na. Wnten pasaksi prapuru sane mapakelingan utawi

ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

ngilikitayang pawiwahan.

៣៤ ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ហាមាសិវម្ម ។

(2) Paraban sane tan mamut kadi ring ajeng sinangreh lan patut

ហ្វូនេស៊ីយ៉ា

Paras 41

ហ្វូនេស៊ីយ៉ា

Tata cara Parahian :

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

(1) Sapa ita ugi pacang ngawangang pakulewangan patih madaok

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

Ring Prapura salantunnya prapura maristat, manut tau-manut

គេស្គាល់ហ្វូនេស៊ីយ៉ា

kabecap parahian.

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

(2) Pamargin papadikan manut dudunan :

ហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

ha Pakrunan jatin ping tiga, sah saang-saang malawan :

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

1. Kupertama untuk cawang (majestor)

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

2. Kaping kalih untuk cawang lan saing (makraman)

ក្រុមហ៊ុនហ្វូនេស៊ីយ៉ា បង្កើតឡើងដោយហ្វូនេស៊ីយ៉ា

3. Kaping tiga untuk tipat bantal, kaluar pamuput papadikan.

ហ្វូនេស៊ីយ៉ា

(pangambalin)

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

na. Rasanpan ngapagat rera sang uti kajak budal ring pakalven

ហែលទឹកស្រោចសត្វក្នុងស្រុកស្រុកស្រុកស្រុក

Sang Lamang, saba kalawangan antak upacara pabyakala

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

ca. Mangda papat tumas sakala nikala, rera kalawaga porosa

បង្ហាញការងារក្នុងក្រុមការងារ

maka pejeti ring merrajan wadane

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

(3) Prade Ngerrord/Mrangkat paut

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

ba. Beratan lanange ngawenteng panatikan antak duta sakal

សាងសង់ក្រុងស្រុកស្រុកស្រុក

sakirangya Kalih diti

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

na. Pagantian antere tan kungin ring pakalven sang lanang

សាងសង់ក្រុងស្រុកស្រុកស្រុក

redereang mabakala

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

(4) Sajeraning pakawun/panglukun paut

ឆ្មាំសប្បុរសភាពក្រីក្រសិទ្ធិការគ្រប់គ្រងក្រុមការងារ

ba. ...ggala antak gang pengampura ... ring ring ... wadane

ឆ្លាតវៃក្នុងការបង្កើតសាសនាសិល្បៈតាមបុព្វកម្មដ៏

na. Kacipusang bane indik pakidih utawi pategayan ang

វិស្វកម្មសាសនាសិល្បៈតាមបុព្វកម្មដ៏

ring pasewakan sang ngidih saha dewasa pakratkambayan riwelan

ឆ្លាតវៃក្នុងការបង្កើតសាសនាសិល្បៈតាមបុព្វកម្មដ៏

ca. Kacihnayang indik kapurusa utawi prade sentana rajag kajarang.

វិស្វកម្មសាសនាសិល្បៈតាមបុព្វកម្មដ៏

Kapuriat ngidih anak lamang sane kabes katagopin kamanggahang

សិល្បៈតាមបុព្វកម្មដ៏

sentana nyebana.

៣) ប្រាសាទសិល្បៈតាមបុព្វកម្មដ៏

ca. Prade pejati tan katerima jantos ping tiga, pakurusa

សាសនាសិល្បៈតាមបុព្វកម្មដ៏

kamanggih sakadi patut.

៤) ប្រាសាទសិល្បៈតាមបុព្វកម្មដ៏

(5) Pakratkambayan mapitages upacara tinas upidang (pupur) mapikuren

សាសនាសិល្បៈតាមបុព្វកម្មដ៏

Duaning manut sakadi ring sor :

២) សាសនាសិល្បៈតាមបុព្វកម្មដ៏

ha. Sajeroning kabes anbe, kalsuananyang ring nikala

សាសនាសិល្បៈតាមបុព្វកម្មដ៏

untuk surana jajaman mawab Widhi Widhana

ကျကလေးစီဆရာတို့ကမှတ်သားရမည့်အခါ

1. Jejauman pinaka Ngambengadungan kayan sang-sang
ယဉ်ကျေးသောကယန်း

pinkish-brown to white

ရွာမိမိယောကလေးဆင်တစ်ကောင်ပါလာသဖြင့်ပျက်စီးခဲ့သည်။

2. Widi widana pinaka pegati niskala nuzar widone ring

Penerapan kamubaruyn.

ឧទាហរណ៍ ការសិក្សាស្រាវជ្រាវប្រកួតប្រជែងគ្នា ក្នុងការសិក្សាស្រាវជ្រាវ

na. Sajeroning bawo Kersh palaksana ring sekala

កម្ពុជាឆ្លងកាត់ដំណាក់កាលវិវត្តន៍យ៉ាងឆាប់រហ័ស

၆. အဘယ်အရာကို ကမ္ဘာတစ်ဝှမ်းလုံး အသိအမှတ်ပြုသနည်း။

manusia untuk tengeran Kalkul

၁၅။ ပစ်ခတ်မှုများကို ဖြိုဖျက်ပစ်ရန် အရေးကြီးသည်။

2. Pamakas pangrakni Prajuru saba ngihimayang

၂၇။ မိမိတို့ပေးသော အကျိုးငှာ ပျက်စီးခြင်းများကို

- ၃။ နောင်မှ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း ပြုပြင်ဆင်ခြင်ရမည်။

mediasi untuk Ikhtisadaking Manggala Adat dan Dirian

၁၂။ ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ပရိတ်သမုဒ္ဓါပရိယာဇ်၊ ကာသီယံ

ca. Prade wentan Dohat/Pesaran 1 mawitaka kadua Dosa Hajar

ပရမာရ်၊ သံကဏ္ဍိယ၊ ပုပ္ဖာနာနိသိန္ဒာဓဟိကုမ္ပိ

Pakraman, sang sane ugambel (Purusa) kakannin Dasa Pangetaw

ပိပါရိ၊ ပုပ္ဖာနာနိသိန္ဒာဓဟိကုမ္ပိ

Pipil/ Pangletaw mamu Dresta lan Pacurem.

ဟူဟူ၊ ဟူ

Palet 2

ဟိန္ဒူ၊ ဟိန္ဒူ

Indik Nyaplan

ဟူဟူ၊ ဟူ

Palet 42

ကဏ္ဍ၊ ပရမာရ်၊ သံကဏ္ဍိယ၊ ပုပ္ဖာနာနိသိန္ဒာဓဟိကုမ္ပိ

(1) Pawiwahan prasada kawenang melarapan palas marahan

ဟူဟူ၊ ဟူ

utawi kapademan.

ကဏ္ဍ၊ ပရမာရ်၊ သံကဏ္ဍိယ၊ ပုပ္ဖာနာနိသိန္ဒာဓဟိကုမ္ပိ

(2) Wusan mapikaren ramukun silih sinunggal lina mapileges bola

မာကဒါ၊ ကဏ္ဍ၊ ပရမာရ်၊ သံကဏ္ဍိယ၊ ပုပ္ဖာနာနိသိန္ဒာဓဟိကုမ္ပိ

makadi bola Lanang lan latri.

២១ ហេតុការណ៍នីមួយៗដែលបានកើតឡើងនោះ។

(3) Palas marabian inggih panaka sangkaning mawrit wawa

នេះ ឯសេចក្តីហេតុការណ៍នោះ ឲ្យត្រូវតាមការសម្រេចរបស់តុលាការ។

(4) Sang eyat palas marabian patat atur ispekan palikitan rin

ក៏ដូច្នេះហើយ តុលាការក៏បានសម្រេចដោយច្បាប់

ring sang rumaa, (Pengadilan Negeri) wawu tinas apalang pamutus

តាមការសម្រេចរបស់តុលាការ ឲ្យត្រូវតាមការសម្រេចរបស់តុលាការ

kabaa nyapian, wawu dulu desa nyiarang kawentenannya ring desa

សាតិដំបូងនៃតុលាការ។

satu keni pamelin kulak manut parmem.

ហេតុការណ៍នេះ

Prwa 43

២២ ហេតុការណ៍នេះ ត្រូវបានកំណត់ដោយតុលាការ៖

(1) Tata cara palas marabian sakadi ring sur

ហេតុការណ៍នេះ ត្រូវបានកំណត់ដោយតុលាការ។

ba. Nawar prabeys pasakal sinalih tunggal sami matenga,

គាត់ ហេតុការណ៍នេះ ត្រូវបានកំណត់ដោយតុលាការ។

na. Pagunakayun polih pahan pada.

ឯហេតុការណ៍នេះ ត្រូវបានកំណត់ដោយតុលាការ។

ca. Pahakal, tatuhan sang-soang kakusa niri-niri miwah

ហរិមន្តុគ្យបសហត្ថន្យាយ

varisan kakusa amak perusa.

ក្បាច់ប្រដាប់ប្រដាប់ហិមហិមន្តុគ្យបសហត្ថន្យាយ

12. Ngawarabin nirwah ngapajiwon pratantana manut swadarmahing.

ក្បាច់ប្រដាប់

guru rupaka.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

13. Nowar pamidanda panambah kullad manut paramem.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

14. Ngelung jubah holong logika prajura dala.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

(2) Prade riwekas sang palas kacilman adung malih, patet :

ហេតុប្រដាប់ប្រដាប់ប្រដាប់

15. Ngamargiang pawiwahan malih.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

16. Kadanda niket saking palas.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

17. Yan jastor ping Tiga utawi lintang adung malih kadanda.

គេប្រដាប់ប្រដាប់ប្រដាប់ប្រដាប់

Akhehla manut Paramem.

ဟဟာမျိုးမျိုး

Page 44

ဗဟုသုတကလေးတစ်ခုပါ။

(1) Sang Balu kabanyang dadan :

ဟဟာသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

ha. Balu lah wit sentana (sentana rajeg) miwah balu lah boyo sentana.

ဗဟုသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

na. Balu mumi kapurusa (wit sentana) kapurusa miwah balu

ဗဟုသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

mumi nyeburin (boyo sentana nyeburin).

ဗဟုသုတကလေးတစ်ခုပါ။

(2) Swadharmaing balu inuap para :

ဟဟာသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

ha. Ngananggahang patibata, lan kengin ngananggahang patidara

ဗဟုသုတကလေးတစ်ခုပါ။

Orati krama

ဗဟုသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

na. Ngrwasayang waris gonakaya, lan dadan ngadul, ngadul

ဗဟုသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

makdihang lan sisan ponika, sajawaning kabehayang sakeng

ဗဟုသုတကလေးတစ်ခုပါ။ ဗဟုသုတကလေးတစ်ခုပါ။

မာတုဟိဒ္ဓါ

Palet 3

ဟိန္ဒိကျိန္ဒက

Indik Sentana

မာတုဟိဒ္ဓါ

Parwa 45

က။ မိန္ဒကၢပဉ္စိန္ဒကိမာတုဟိဒ္ဓါမာတုဟိဒ္ဓါမိန္ဒကပိတု

- (1) Sentana wenten kalih pawon sato kausap pratiasentana mawih
မိန္ဒကပိတုမာတုဟိဒ္ဓါ

sentana paprasaan.

ဣ။ ပြဟိမိန္ဒကဟိန္ဒိမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါ

- (2) Prati sentana unggah punika sentana sato mawa saking pawerwatan
မာတုဟိဒ္ဓါ

kapatut.

ဣ။ ပြဟိမိန္ဒကဟိန္ဒိမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါ

- (3) Prade pawerwatan tan ngewenang sentana kengin ngidih sentana
မာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါ

untuk upasakat sekala nikala sato kawastamin sentana paprasaan

ဣ။ ပြဟိမိန္ဒကဟိန္ဒိမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါ

- (4) Prade pawerwatan tan kapatut ngewenang sentana, mangda tan
မာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါမာတုဟိဒ္ဓါ

kawastamin kawastamin hahonjat atawi atwa panti kantianggala untuk

ဟာဘာနွေဗာ။

panyanggakura.

၃၇ မိစ္ဆာဇာဂဂိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိပြဿ

(3) Sentana rajeg inggih punika, prati sentana wadon (pradana)

မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

sane kamanggahang lanang (Punaka) tur sampun ngelakakayang

ပဝိပဟန္တိဗြိဋ္ဌိပုဗ္ဗိဇာ။

pawiwahan, nyeburin.

၄၇ မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိပြဿ

(6) Sang sane karsayang sentana rajeg mucap wisa 5 (lima) inggih punika :

ဟာပုဗ္ဗိမိစ္ဆာဗဟာဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

ha. Prati sentana wadon tinggal utawi alih sinanggih pratisentana

ဗဟာဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

wadon yaning malayani pratisentana wadon.

၈၇ မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

na. Sampun kamanggahang dadin pratisentana (pamut)

မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

ca. Kapawiwahan kaceburin, kausahayang antuk jidma

မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

sane suagama ngelakanayang pamuristada raga' Sucihi Wadon.

၉၇ မာဓဓာဓိဗြိဋ္ဌိပုဗ္ဗိဇာပုဗ္ဗိမိစ္ဆာဗဟာဓာဓိ

ra. Sane manggahang sentana rajeg jurut meparaduk sing

ဟိပ္ပက္ကကဉ္စေတိဗိဟာရဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

I Prajuro banjar nu Kelian Banjar patut nyiarang ring Banjar saba

မဟာမုတိကိပ္ပက္ကကဉ္စေတိမက္ခန္တိ

saba ngaturang ring prajuru desa pakraman.

မဟာသမိပ္ပဿ

Parwa 46

ကပ္ပက္ကဉ္စေတိမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

(1) Ngangkat sentana manut dudonan patut makacihna eta

ဗျာဟိမာမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

brana pameran saba kasakiang sakala nikala.

ဗျာဟိမာမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

(2) Sapa eta ugi krama pacang ngadit sentana patut masabot

ဗိဟိမာမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

ring Kelian Desa simantane saba indurung pameran.

ဗျာဟိမာမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

(3) Kelian Desa kawaklin antuk kelian Unkan nyiarang ring sawidangan

ကပ္ပက္ကဉ္စေတိမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

Banjar / Tempekan sang sapa eta ugi rumasa tan lila mangla mangliket

ဗိဟိမာမက္ခန္တိမုတိကိဏဉ္စေတိမက္ခန္တိမုတိကိဏဉ္စေ

Kali Wuku sadoring paneramas masadek ring Kollan Deas

^{၁၅} ဗြဟ္မာ့ကမ္ဘာ၏ ကုဋိသွယ်သော အောက်ခြေသည် အောက်ခြေ

(4) Pengaruh dana dipaparkan menurut tahun anggaran pertama

၆၇။ ပြည်သူ့အသံအသွယ်အသွယ်

kepek ring cane denta miwah paralon

၁၂ ပြုစုသောအခွင့်အာဏာမရှိသည့်အခါ ပြုစုရန်အမည်ရည်ပြုစုရန်

(5) Prade malar peparuan tar manst lecaping ajeug, prajum dena

ថែទាំគ្នា និង ជួយគ្នា ឲ្យបានល្អបំផុត។

wenang ngandeg, sang pacang makarya, iku ngagemin pamarut

ឧបាយកលដ៏អាក្រក់បំផុតរបស់កងកម្លាំងស៊ីវិល

mangda kapuputang rin baboons sa ibang mga watawat.

ဟဟဟဟဟဟ

1000000

ការបំបែកបង្ក្រាបនេះបានបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងក្លា។

(1) *Paparan sinar kaputit ring Dena Pakraman Jember Kajanan*

FRANCESCO

transcription modulation

பாதுகிழ்ச்சியாகப் பார்த்துப் போகிறேன்.

| | |
|--------|--------------------------------------|
| Fig. 1 | Graded <i>in situ</i> polymerization |
|--------|--------------------------------------|

၇၂၇။ ကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

(၁) Kengia ngangkai sentsa langlung ring adri, lanang wadin wadin.

ဟင်္ဂါးမိ

Part 4

ဟင်္ဂါးမိ

Isak Wawan

ဟင်္ဂါးမိ

Page 45

ကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

(၁) Warisan inggih punika aro bema saka ayah-ayahan ngagadi.

ကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

Karakaran saka nikala saking kaluharanyu aro ring warisanu.

ကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

saking kaluharanyu aro ring warisanu.

ကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

(၂) Kang sinanggeh warisan lute :

ဟင်္ဂါးမိကရုဏာတရားတို့၏အကျိုးကို ခံစားရအောင် ဆောင်ရွက်ပါ။

ha. Due tengah makadi ngal ayahan dera, Kabayan.

ပုဂံကုလိပမာကုကုပကုကုမိယာမမိ။

Putaka, Siwa karana, lan sone sisan.

ကုမကုကုကုမမိ။ ကုမကုကုမမိ။

na. Pagumakayan, tutadan jiwa dana hutang piutang.

ကုမကုကုကုမမိ။ ကုမကုကုမမိ။

(3) Wawu kengin kabuon warisan prade wenten :

ကုမမိမိမိမိ။ ကုမမိမိမိ။

ha. Saug mapaturan (perwaris)

ကုမမိမိမိမိ။ ကုမမိမိမိမိ။

na. Katurunan (ahli waris)

ကုမမိမိမိမိမိ။ ကုမမိမိမိမိမိ။

ca. Arta brana tategenan (nyali-nyuhan) makacihna warisan.

ကုမမိမိမိမိ။

Parwa 49

ကုမမိမိမိမိမိ။

(1) Ahli waris luter :

ကုမမိမိမိမိမိ။

ha. Prati sentana purisa

ကုမမိမိမိမိမိ။

na. Prati sentana (sentana rapag)

၁၈၇ မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

ca. Semasa papercan lunang/wadon.

၁၈၈ ပြာသဟာဗ္ဗန္တိကမာသိဂိဟဇာနိမိတဗျာဟရိပရိသိ။

(2) Prade tai wantu sakadi ring ajeng kang sinanggah ahli waris :

ဟူကောချီကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

ha. Turunan purusa pernah ngunggahang makadi : rerama lunang.

မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

peka salamura Rerama misan mindon.

၁၈၉ ကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

na. Turunan purusa pernah kasamping makadi kaponakan

မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

dimisan miwah mindon.

၁၉၀ မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

(3) Swadamaning ahli waris patut :

ဟူကောချီကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

ha. Nerima saba ngutahayang tetamian pahon kaluharamia;

မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

makadi ngrempen Sanggah, Mejan. Pura saba pangapukurani

မိတ္တူကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

miwah ayah-ayahon pwaris.

၁၉၁ ကပ်ကပ် မိတ္တူခဲ၊ ဟူကောချီ။

na. Ngabenang pwaris saba ngamutang upacara upacara pira.

သရဏသွယ်တိုက်ဟူသောပုဂ္ဂိုလ်တို့သည်

ca. Naurin hutang-hutang pawara manut panglokika

ဟူသောပုဂ္ဂိုလ်

Pawra 50

ဗုဒ္ဓဝိပင်္ဂုလိမ္မိတိဟူသောပုဂ္ဂိုလ်တို့သည်

Munggwing waris ke waris ring Desa Pakraman Muduk Bestala

ကရုဏာသုတ္တံကဏ္ဍသောပုဂ္ဂိုလ်တို့သည်

(1) Rasmpan kalakamayang pira yadaya la hutang-hutang pawara

ကရုဏာသုတ္တံကဏ္ဍသောပုဂ္ဂိုလ်တို့သည်

buntan katawar, wawu warisan dadod kaph.

ဟူသောပုဂ္ဂိုလ်တို့သည်

wawu warisan dadod kaph.

ဗုဒ္ဓဝိပင်္ဂုလိမ္မိတိဟူသောပုဂ္ဂိုလ်တို့သည်

(2) Para ahli waris sami polih paham sangkoning pugnawanya

သောပုဂ္ဂိုလ်တို့သည်

sajawaning karang/legal nyahao desa karawang untuk ahli waris kang

kekarawang karama ngawar

cinanggeh krama ngawar

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

prade wenen jatma ngamaling barang sinaggeh naci

ဤပြည်ရွာဟူသောမိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

(2) Pralingkah mapalon ring dusa kabawos mawon. prade

ပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

wenen jatma manggihin maling tau nyadung ring Prapara jatma

တရားသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

jatma jatma tau nyadung, patas kadanda kadi dandaning maling

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

sakuch pangagan wit inucap, tur prade jatma ping tiga malaksana

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

mapunda wenang kankuerah ring sang agawwenang

ဤဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

(3) Prade wenen jatma ngrech seremoni dan kalapa, rai,

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

tau pasadok ring sang uru-wenang prade kadanda (katara)

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

patas kadanda kadi dandaning maling

ဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိဇ္ဈိကမိဟူမာပဉ္စိတစူဠာသင်္ဂဏ်မိဇ္ဈိကမိ။

(4) Yening wenen jatma ngurung pakabon wadin pakarang

ဝိသကမ္ပပုပ္ဖဝေသနာသမာပိတမာရိယံ

Rikala sarung mawatu sang madura karang kacalan, wenang

ကလေးပုပ္ဖဝေသနာသမာပိတမာရိယံ

jatma inucap katuwekang antuk madewa saka ring Pura Dewa

၁၅ ပုပ္ဖဝေသနာသမာပိတမာရိယံ

(5) Mangda tan katuwekang manut ring ajeng, sring-sring ngurangjin

ကျော့ကော့ကော့

kubon jatma sios patut :

၁၆ ပုပ္ဖဝေသနာသမာပိတမာရိယံ

ha. Matengeran uara (makawan)

ကျော့ကော့ကော့

na. Nyantos sang nyuwenang karang rawuh utawi masadok

ဝိသကမ္ပပုပ္ဖဝေသနာသမာပိတမာရိယံ

ring pangapit pinih tampek, maka buasan pangrangjinge

၁၇ ပုပ္ဖဝေသနာသမာပိတမာရိယံ

ca. Pamedal karungnis kasawitan, makacihna pangarah rikala sarung

ស្នាមដៃ

Page 2

ការពារកម្មសិទ្ធិ

Karang, Tegol Laut Carik

ស.ស.ស.ស.ស.

Page 24

ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន

- (1) Krana dena pangemong karang syahen dena (tanah sene
 បាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន
 tan keni tigasana) patet ngawatinin karang inucap untuk pagihan
 បាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន

(urus awal tembok mangala pakatenuanya ari.

ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន

- (2) Wates sri kaler miwah kengin patet kakaryaman untuk
 ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន
 sang ngawatinin karang syahen inucap sene marwata gugahing kaitan.
 ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន
 sajawatinin tanah pribadi, tegal, carik dawitmanah pakatenuanya ngawatinin
 ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន
 sene kapiara wates sri kaler miwah kauh. rih punika
 ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់នឹងសមុទ្រឥណ្ឌូចិន

marwata gugahing kaitan

၂၆ ပုဒ်ကလေးမယ်ပန်ပန်၊ ကျွန်ုပ်တို့အသိအမြင်၊ မကလေး

- (3) Pande karasayang pagchan / tunan inucap ngalikadin, yan paula

ဟဲမဟာစွဲ၊ ကျေးဇူးတင်မကျေ၊ ပန်ပန်အသိအမြင်

area payandinge kangin watesa nganga pingat kramanten karangkamen

ဟဲမဟာစွဲ၊

amuk prajura.

၂၇ ကလေးမယ်ပန်ပန်၊ ကျွန်ုပ်တို့အသိအမြင်

- (4) Karasayang mangala tan waten karang kabebeng

ဟဲမဟာစွဲ၊

Pawon 33

၂၈ မိသားစုတို့အသိအမြင်၊ ကလေးမယ်ပန်ပန်

- (1) Simalib tunggal krama desa Banjar tan kalagra

ဟဲမဟာစွဲ၊ ကလေးမယ်ပန်ပန်၊ ကျွန်ုပ်တို့အသိအမြင်

ha. Ngalah-olah margi, tegal syalan desa, karang desa

ကလေးမယ်ပန်ပန်၊ ကလေးမယ်ပန်ပန်၊ ကလေးမယ်ပန်ပန်

- na. Ngalah-olah tanah kalyangur, tan setra, salanum

မိသားစုတို့အသိအမြင်

tegal sanggah suci

ဗွဲပြာမာၣ်ပဉ်န့ၣ်ဆဲးခါၣ်မိၣ်မိၣ်ဝဲၣ်ကလၢကၢၣ်နီၣ်ဆဲးမၤတၢ်

(2) Prade wenten sakadi ring ajeng, sang ngalahlah punika patut

ကလၢပျဲၣ်တၢ်ဆၢၣ်ပုၣ်မၤဆဲးခါၣ်မိၣ်မိၣ်ဝဲၣ်ကလၢကၢၣ်နီၣ်ဆဲးမၤတၢ်

ngawilang tanah mucas saha kani pandanda sapatutnya kadaherim

ပုၣ်မၤဆဲးခါၣ်မိၣ်မိၣ်ဝဲၣ်ကလၢကၢၣ်နီၣ်ဆဲးမၤတၢ်

upakars ring genah suci same kalahlah

မုၢ်တၢ်ခါ

Palet 3

မမၤမာၣ်ဆၢၣ်

Papayonan

မၤမာၣ်ဆၢၣ် ၁၄၁

Paras 36

ကၢၢ်ကၢၢ်ပိၣ်တၢ်မုၢ်တၢ်ခါမမၤမာၣ်ဆၢၣ်မုၢ်တၢ်ခါမမၤမာၣ်ဆၢၣ်မုၢ်တၢ်ခါ

(1) Ngawit nandur papayonan tanem bewuh, patut adepa agung ngajetoung

မၤဆဲးခါၣ်မိၣ်မိၣ်ဝဲၣ်ကလၢကၢၣ်နီၣ်ဆဲးမၤတၢ်

saking wates,prade jantur ngalawat wates wening kusepat

ကၢၢ်ကၢၢ်ပိၣ်တၢ်မုၢ်တၢ်ခါ

gantungin

၈၂၂ ဟူ၍ ပဋိပက္ခသမာဓိတရားတို့ကို ချုပ်ဆိုပါသည်။

- [illegible]

គឺប្រយោជន៍ដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រកាសព័ត៌មាន

- (3) Prade sampun kawara taler tan wendon usaha sang mawenang wi
 ឯករាជ្យសេរីភាពនិងសិទ្ធិសម្រាប់ប្រជាជនក្នុងស្រុក
 sang rumasa katekhan, kajekhan wengang masadok ring prajuru,
 ព្រំដែនប្រជាជនក្នុងស្រុកនិងសិទ្ធិសម្រាប់
 tur ri sampun kapacitatas kalagra ngualang wi inucap.

2) ໄດ້ສືບຕໍ່ເປັນການປະຕິບັດຕາມການກວດກາ

- (4) Sang koni pamianda panyangaskara saha prabesa manat param
 ហង្សប្រមាណដ៏ធំក្នុងព្រះបរម
 atep ring wewangunan sang karubahan lain
 ហង្សប្រមាណដ៏ធំក្នុងព្រះបរម
 ha. Sang uruwang wir sinanggih mayamin, prade pangkat ngrubahan
 ហង្សប្រមាណដ៏ធំក្នុងព្រះបរម
 wewangunan krama sion.

အကယ်၍ အဘယ့်ကြောင့်လဲ။

- na. Sang notor, munggi! atawi ngreba! tana nu ngreba!

ဝိမာနက္ခယသီလမာရ်

wewangunan krama sin.

၁၂၂ ခြေဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

(5) Krama desa patut ngumanggahang kawentian tamem temuh sane

ကဝိဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

ngawinang desane ari tur lestari.

၁၂၃ ခြေဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

(6) Krama desa patut nyungkemin saba ngelaksanayang pinatuh

ဟိတက္ခယသီလမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

I Gura Wisesa Murduning Jagat Bali nganinin indik Kebersihan lan

ဟိတက္ခယသီလမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

Penghijauan (Bali Clean and Green) mangda Palemahan desane

ဟိတက္ခယသီလမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

pakantenanya ari.

၁၂၄ ခြေဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

(7) Krama Desa patut Ngresikin, Melihara saba Ngrestartiang

ဟိတက္ခယသီလမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

Kawentenan Setra lan Tunon/ Pamukiman mangda manggeh

ဟိတက္ခယသီလမာရ်ဗျာဏကမာရ်ဗျာဏကမာရ်ဗျာဏကမာရ်

Pekantenanya Aari.

၁၆၅

မဉ္ဇူပါရ

Palet 4

မဉ္ဇူပါရ

Wawangunan

ဟဟပါရ

Palet 57

၁၁၇ မဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ

- (1) Sahanan krama dera tane manian wawangunan patat sayaga
နိဂမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ
nitenin negul. nglogor mangda tan ngruakin karang stawi
ဟဟပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ
pahianan krama sara, bilib bilib jantun ngrangang ngalehah
မဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ

Kabyangan saha ngawetuang jiwa haya.

မဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ

- (2) Prade wizen wawangunan malatohar stawi ngaleh
မဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ
ngruakin karang pahianan krama sara. mampun kawara kangin
မဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရမဉ္ဇူပါရ
kataban tar kataban ngawetuang wit tane karuak saha nara

ပစ်ကမ္ပဝိယကောနိဗ္ဗာနာနုပဿနာသိတဗျာကဏ္ဍာ။

panchus papiyatani tetahunan manut pangselokika prajura desa.

၉။ ပြာသာဒ်ကုန်းပျဉ်းလိမ္မော်ကွယ်ပိစာသိပဉ္စကရိ။

(3) Prade jantos ngletchin tepak suci minakadi pamrajan

မဏ္ဍုလပျဉ်းလိမ္မော်ကွယ်ပိစာသိပဉ္စကရိ။

(sangga kamlan), rampun kapantatun untuk prajura wening

မိတ္တပဉ္စကမ္ပဝိယကောနိဗ္ဗာနာနုပဿနာသိတဗျာကဏ္ဍာ။

Sang kadanda Mrajasita manut Dresta lan Pacron

၁။ ကြွယ်ဝသောပဉ္စကရိပဉ္စကရိပဉ္စကရိပဉ္စကရိပဉ္စကရိ။

(4) Krana Desa patut myayangang wawalungas minak sarwa pranati

ကမ္ပဝိယကောနိဗ္ဗာနာနုပဿနာသိတဗျာကဏ္ဍာ။

kapatetang Amati-mati (Himas Karma)

မန္တလေး

Page 3

ဝေဘင်္ဂ

Wawangunan

မန္တလေး

Page 38

ကဏ္ဍကတ္တမကမ္ဘာတော်။

(1) Nyabran ngawangan patut :

မာရသမာဓာနိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

ha, Masadok ring prajuru, ping ajeang prade wawangunan ngaminin water.

ကဏ္ဍကတ္တမကမ္ဘာတော်သိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

na. Ngangge Asta Bhumi mawah gagulak Asta Kowala-Kowali.

မာရသမာဓာနိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

asistane manut patitis Niskala.

သဗ္ဗမာရသမာဓာနိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

ca. Tan nyayubin kaplaga.

သဗ္ဗမာရသမာဓာနိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

(2) Prade wawangunan jante nyayubin, bilih bilih, temboka ring

သဗ္ဗမာရသမာဓာနိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

telenging water riampun kawwa tur kasadikang ring prajuru

ဝေဘင်္ဂကတ္တမကမ္ဘာတော်သိဗ္ဗာန်ပရိယာဓိပတိဗဟုသုတိဗ္ဗာန်သိဗ္ဗာန်သိဗ္ဗာန်။

wawang kadanda manut pararn.

សាសនាបុរាណនិងសិល្បៈក្នុងរាជវាំង
 saka lembok macep kengsi kaguhar, utami sarisane
 ចក្ខុវិស័យនៃសាសនាបុរាណ
 mangda kalaranang shongan.

ស្នេហាប្រាសាទ

SAPTAMAS SARGAH

វិស័យនៃសាសនាបុរាណ

WICARA LAN PAMIDANDA

ស្នេហាប្រាសាទ

Palat 1

វិស័យនៃសាសនាបុរាណ

Indik Wicara

ស្នេហាប្រាសាទ

Prasid 39

ក្រុមស្នេហាប្រាសាទនិងសិល្បៈក្នុងរាជវាំង

(1) Sane wenang mawon makadi mawon wicara ring Desa

ប្រាសាទនិងសិល្បៈក្នុងរាជវាំង

Pakrman nggih panika Prajuru Desa sanggah Karta Desa.

ဟေ့ ခေါ်ခေါ်ကကွဲ ပြာကမာကမာကွဲကွဲ။

ha. I Kelian Banjar, prade sang patunggalan Banjar.

ခေ့ ခေါ်ခေါ်ကကွဲ ပြာကမာကမာကွဲကွဲ။

na. Kelian Desa Pakraman prade sang mawicara sami-sami

ဂိပေ့ကကွဲကကွဲ။

ring patunggalan Desa Pakraman.

ဥ) ကျောကကွဲကမာကမာကွဲကွဲ။

(2) Dudonan maovin sato mupatang wicara warga desa-kadi ring sor

ဟေ့ ခေါ်ခေါ်ကကွဲ ပြာကမာကမာကွဲကွဲ။

ha. Kapang ajeng kabersin antuk Kelian Banjar.

ခေ့ ကမာကမာကွဲ ပြာကမာကမာကွဲကွဲ။

na. Tan campu ring pangas Kelian Banjar katunwang

ဂိပေ့ကကွဲကကွဲ။

ring panglinggir Banjar.

ခေ့ ကမာကမာကွဲ ပြာကမာကမာကွဲကွဲ။

ca. Paruman Banjar tan kancin kengin nuntang ring Kelian Desa

ပေ့ကကွဲကကွဲ။

Pakraman.

ကေ့ ခေါ်ခေါ်ကကွဲ ပြာကမာကမာကွဲကွဲ။

ca. Kelian Desa Pakraman tan pranda mupatang kancin-pang ring

ပေ့ကကွဲကကွဲ။

Panglinggir sinanggeh Kerta Desa.

ဆရာတို့သည် ပစ္စည်းတို့ကို သိသကဲ့သို့ သိသကဲ့သို့ သိသကဲ့သို့

ka. Prade taler pamatut panglingit desa tas kacampuran.

ဆရာတို့သည် ပစ္စည်းတို့ကို သိသကဲ့သို့ သိသကဲ့သို့ သိသကဲ့သို့

kacampuran ring Paruman Desa sinanggeh Wananing pamutus

ဟောပြောချက်

Page 60

၁၁၇။ မဟာသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

(1) Sahunaning wicara mawitw kacorhan sakulire sinanggeh

သုက္ခသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

mungkarin daging Awig-awig, Panusa, mawitw Paruman Desa

ဟောပြောချက် မဟာသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

Prjuru Desa patut digelis kabann tat nyamus patadok

၁၁၈။ မဟာသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

(2) Sajaba wicara kadi ring ajang patut nyamotang patadok sang

သုက္ခသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

manat bam

၁၁၉။ မဟာသီလဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိဝိသုဒ္ဓိ

(3) Panupat mangda patika nyantayang iwang patut malatipat

ဗြဟ္မဗျူဟာသမ္ပိနိသီတာကျမ်းပါးတစ်ပါး

Tri Pramana (Saka, Likita, Bukti) mawah tan maren repek ring

သမ္ပိနိသီတာ

Catur Dresta

မဏိပူရ

Palet 2

ဟိန္ဒူသမ္ပိနိသီတာ

Indik Pamidanda

မဏိပူရ

Prasat 51

ဗြဟ္မဗျူဟာသမ္ပိနိသီတာကျမ်းပါးတစ်ပါး

(1) Desa / Banjar wenang nirwakang pamidanda ring wanga desa sane silih

ဗြဟ္မဗျူဟာသမ္ပိနိသီတာကျမ်းပါးတစ်ပါး

(2) Paniwak inucap kamanggih oih Kelian Desa/Kelian Banjar

ဗြဟ္မဗျူဟာသမ္ပိနိသီတာကျမ်းပါး

(3) Bacakan pamidanda laire

မဏိပူရ

ha. Ayahan panuwun kashipin

មិរវាជនបងហ្វាហ្វិបដំណាចក្រ

mirwah mademang pangupa jiwa sang karampung

ហ្វាហ្វិប-២២

Paras 63

២២២ មិរវាជនបងហ្វាហ្វិបដំណាចក្រ ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

(1) Prade sang pacang karampung agwara (ngalangin) pamargi

ហ្វាហ្វិបដំណាចក្រ ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

inucap mawatu sampun tai nganuta Awig-wig desa wenang

គេបានដឹងពីស្ថានភាពរបស់ខ្លួន ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

karang desa mae kagenabin kadat untuk desane mamu pararem

ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan

ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

wenten pamargi sagawang kawalang pipileyan nganuta tai

គេបានដឹងពីស្ថានភាពរបស់ខ្លួន ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

cara sado bocik mamu dresta lan pararem

ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន ក្រោយពីគេបានដឹងពីស្ថានភាពរបស់ខ្លួន

(3) Pasudauda inucap ring ajeng keni bunat risangun sang kakeunan

ဟူ၍သိရှိမကပ်ကပ်ကြသကဲ့သို့မဟူသောအခါ

ha. Numa gong pengampun ring krama desa, statukan aguk

ယမ္ဘာယမ္ဘာပင်မသိ။

Pambaya (parum) pecak.

ဆရာတို့၏ကောသလသမ္ဘာယမ္ဘာပင်မသိကောသလ

na. Nawa pangarpan pangwak pambaya duk pacang karamod

ဆရာတို့၏ကောသလသမ္ဘာပင်မသိ။

kadulatin prayasita.

အမ္ဘာယမ္ဘာ

ASTAMAS SARGAH

ကမ္ဘာပင်မသိ

NGUWAH-NGUWLHEN A WIG-A WIG

မကပ်ကပ်

Page 64

ကမ္ဘာပင်မသိ

(1) Nguwah-Nguwlhen awig-awig desa punli kamsargang anuk

မကပ်ကပ်

Paruman desa

၇၁။ ဟူပဏ္ဍိတပဉ္စသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

- (2) Panoman inicap mangda kadaurin antuk pakraman krama dawa

ဟူပဏ္ဍိတပဉ္စသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

pakraman yodianut kamedalang antuk prajura samanggai

ဗျာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

wiadin samanggan

၇၂။ ဘဝိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

- (3) Awig-awig puniki kamargiang ngawit kanglupin (karawonin)

ဟူပဏ္ဍိတပဉ္စ

Pawon 65

၇၃။ ဘဝိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

- (1) Sakaluring sane wenten sajeroning puni kamang ring

သမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

sadaging awig-awig puniki

၇၄။ ဘဝိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

- (2) Sakaluring sane duning kahon sajeroning awig-awig puniki

ဟူပဏ္ဍိတပဉ္စသမာဓိဗ္ဗန္ဓာသမာဓိဗ္ဗန္ဓာ

panut kamangiang mamut lita caca sane sampun ketuli mananggi

ဓာတ်ပျော်စွာအကုသကုသပါ။
Kadulatan antuk pararam-pararam.

အသေပျောက်

NAWAMAS SARGAH

အသေ

SAMAPTA

ဟဟပါ။ ၁၁၁

Paras ၈၀

ကဏ္ဍပိတုပိကုသိသိဓာတ်ပျော်စွာအကုသကုသပါ။

(1) Awig-awig puniki kawatann Awig-awig Deva Pakemman Munduk

ကဏ္ဍပိတု

Berata

ဓာတ်ပျော်စွာအကုသကုသပါ။

(2) Awig-awig puniki kawatann ngawit kawatann ring Paraman

မဟာသီလဝါ

Parwa 67

၈၇။ မကဠိယ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

- (1) Sakalūṭṭhāṇaṃ wessanāṇaṃ patatāṃ kāmānāṃ rāgaṃ
မကဠိယ ပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

adaggaṃ awig-awig paṇāṇaṃ

၈၈။ မကဠိယ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

- (2) Sakalūṭṭhāṇaṃ wessanāṇaṃ patatāṃ kāmānāṃ rāgaṃ
မကဠိယ ပဗ္ဗိတု၊ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

adaggaṃ awig-awig paṇāṇaṃ

patatāṃ kāmānāṃ rāgaṃ wessanāṇaṃ patatāṃ kāmānāṃ rāgaṃ

adaggaṃ awig-awig paṇāṇaṃ

patatāṃ kāmānāṃ rāgaṃ

မဟာသီလဝါ

Parwa 68

၈၉။ မကဠိယ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

- (1) Awig-awig paṇāṇaṃ kappiṇaṃ dāraṇaṃ kappiṇaṃ dāraṇaṃ

ကမ္ပိယ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊ မာတုပဗ္ဗိတု၊

haka Wara 1937, mashi Tanggal 2 April 2011

ring Power Design

(2) Awig-awig puniki kalungguh tangane silih Prapuru Desa Pakraman.

Konkurren silih Perbekel Munduk Bestak, mawa Camat Surint

saha kapikukuhang silih Bupati Buleleng maka Maridita

patrick@brakadoe.com

(3) Laki-laki yang mengalami tangisan

No. **Propura Dosa**

J. Nelson Dean Publications

W. J. G. Bontekamp

0-12777

[illegible]

2. Framework



PUTU SUARTANA

မူဝါဒအကျဉ်းချုပ်

ca. Maka Muriha Pamikukuh

စိတ်ကောင်းမွန်စွာ လုပ်ဆောင်ပါ။

Mengetahui dan Telah Dicapatikan

ကနဦးကောက်ခံခြင်း : မူဝါဒအကျဉ်းချုပ်

Reg. Nomor : 06 / HK / Tahun 2015

မူဝါဒ : မူဝါဒအကျဉ်းချုပ်

Tanggal : 02 Juli 2015

စုပေါင်းကော်မတီ

BUPATI BULELENG



မူဝါဒအကျဉ်းချုပ်

PUTU AGUS SURADNYANA, ST

KOMOR: 02 / An.01 / 1608 / 194.02
TELAK DOKUMENTASI DAN PENGANTARAN PENGADILAN
NEGARA SINGARAJAYA (P. 1608) - Asing dan Pundak Saktosha
TELAK: 02 / 1608 - 1608
BALAN BUKU REGISIR: 1608 - 1608



[Signature]
LUKASIH, SH
NIP. 19640726 198603 2 001